



အားလုံးကို
အားလုံးကို
အားလုံးကို
အားလုံးကို

အားလုံးကို



မဂ်ဂါး

သူလျှို့ကိုယ်ပျောက်စစ်သားအကြောင်းဖြစ်ပြီး ပထမကမ္ဘာစစ်အတွင်း
 ဂျာမန်ရေကြောင်းဘက်ဆိုင်ရာအရာရှိ ကပ္ပတိန်ဖရန်းဘွန်းရင်တလင်က အမေရိကန်နိုင်ငံကို
 သွားရောက်ပြီး အင်္ဂလိပ်၊ ပြင်သစ်၊ ရုရှားအတွက် ခဲယမ်း၊ မီးကျောက်၊ အစာရေစာနဲ့
 အဝတ်အထည်တွေကို သယ်ပို့ပေးနေတဲ့ သင်္ဘောတွေကို ဖျက်ဆီးတဲ့အကြောင်း
 လျှို့ဝှက်သံဖိုဝတ္ထုတစ်ပုဒ်လို စိတ်ဝင်စားဖွယ် ဖတ်ရှုကြရပါမယ်။
 အင်္ဂလိပ်သူလျှို့တွေရဲ့ အလုပ်အကိုင်တွေအကြောင်းကိုလည်း သိရှိရပါမယ်။
 မြန်မာ့လွတ်လပ်ရေးအတွက် စွန့်လွှတ်စွန့်စားချင်တဲ့ လူငယ်တွေပေါ်ထွန်းလာအောင်
 ဒီစာအုပ်က အထောက်အပံ့ပြု ထုတ်ဝေခဲ့တယ်လို့ ယူဆရပါတယ်။

ISBN 9789997110831



9 789997 110831
 2,000.00KS

ကိုယ်ပျောက်စစ်သား ဦးကျော်တင့်(ဘီအေဘီအယ်လ်)

ပန်းချီ - ကိုကိုနိုင်

စာမျက်နှာ ၁၄၂+ မျက်နှာ၊ ၁၆ စင်တီ x ၁၈.၅ စင်တီ

ထုတ်ဝေသူ - ဦးစန်းဦး စိတ်ကူးချိုချိုစာပေ(၀၀၅၃၈)၊ ၈၅၊ ၁၆၄လမ်း၊ တာမွေ၊ ရန်ကင်း

ပုံနှိပ်သူ - ဒေါ်ဝင်းမာ၊ စိတ်ကူးချိုချိုပုံနှိပ်တိုက်(၀၀၄၁၂)၊ ၁၁၇၉၊ မစိုးရိမ်လမ်း၊ ရန်ကင်း

၂၀၁၈၊ ဩဂုတ်လ၊ ဒုတိယအကြိမ်၊ အုပ်စု ၅၀၀

၁၉၃၉ နဂါးနီထုတ် ပထမအကြိမ်

ရောင်းစွဲ ၂၀၀၀ ကျပ်

email: skccph@gmail.com ; P.O.Box: 705
www.facebook.com/SKCCmyanmarbook
www.skccmyanmarbook.com

စိတ်ကူးချိုချိုစာအုပ်



ကိုယ်ပျောက်စစ်သား ဦးကျော်တင့်(ဘီအေ၊ဘီအယ်လ်)

ဒုတိယအကြိမ် ၂၀၁၈

ကိုယ်ပျောက်စစ်သား ဦးကျော်တင့်(ဘီအေဘီအယ်လ်)

ပန်းချီ - ကိုကိုနိုင်

စာမျက်နှာ ၁၄၂+ မျက်နှာ၊ ၁၆ စင်တီ x ၁၈.၅ စင်တီ

ထုတ်ဝေသူ - ဦးစန်ဦး စိတ်ကူးချိုချိုစာပေ(၀၀၅၃၈)၊ ၈၅၊ ၁၆၄လမ်း၊ တာမွေ၊ ရန်ကင်း

ပုံနှိပ်သူ - ဒေါ်ဝင်းမာ၊ စိတ်ကူးချိုချိုပုံနှိပ်တိုက်(၀၀၄၁၂)၊ ၁၁၇၇၊ မစိုးရိမ်လမ်း၊ ရန်ကင်း

၂၀၁၈၊ ဩဂုတ်လ၊ ဒုတိယအကြိမ်၊ အုပ်ရေ ၅၀၀

၁၉၃၉ နဂါးနီထုတ် ပထမအကြိမ်ပူ

ရောင်းစွဲ ၂၀၀၀ ကျပ်

စိတ်ကူးချိုချိုစာအုပ်



ကိုယ်ပျောက်စစ်သား ဦးကျော်တင့်(ဘီအေ၊ဘီအယ်လ်)

ဒုတိယအကြိမ်၊ ၂၀၁၇

ရောက်ရှိပါတယ်။ ဒါပေမဲ့ ချိတ်ဆက်ထားတဲ့သူနဲ့တော့ မတွေ့ရှိဘူး။ ဒါနဲ့ နယူးယောက်မြို့မှာ ကိုယ့်စွန်းကိုယ်စနဲ့ပဲ အဆက်အသွယ်ရှာဖွေပြီး လုပ်ကိုင်ရတော့တယ်။

အဲဒီမှာ ဂျာမန်ကွန်ဆာအရာရှိဖြစ်တဲ့ ဒေါက်တာ ဘန်းရဲ့ ဆေးလိပ်အရွယ်ဗုံးကလေးတွေပြုလုပ်ပြီး သင်္ဘောတွေ ဖောက်ခွဲပစ်ဖို့ဆိုတဲ့ အကြံဉာဏ်ကို သဘောကျပြီး ဒေါက်တာ စချီးလ်ကို ဗုံးကလေးတွေ ဖန်တီးခိုင်းတယ်။ တီထွင်ဖန်တီးလို့ရတဲ့အခါ ထုတ်လုပ်ဖို့ နေရာရှာဖွေကြရ ပြန်တယ်။ တခြား နိုင်ငံတစ်နိုင်ငံမှာ လက်နက်ထုတ်လုပ်ဖို့ နေရာရှာဖွေရတာ အင်မတန် ခက်ခဲလှပါတယ်။ ဒါပေမဲ့ ကပ္ပတိန်ရင်တလင် ဖြစ်မြောက်အောင်ပြုလုပ်နိုင်ခဲ့တယ်။

အဲဒီ ဆေးလိပ်အရွယ်ဗုံးကလေးတွေကို မဟာမိတ် တွေအတွက် ပေးပို့သယ်ဆောင်နေတဲ့ သင်္ဘောပေါ် လျှို့ဝှက် တင်ဆောင်ရတာလည်း ခက်ခဲပါတယ်။ ဒါပေမဲ့ ရင်တလင် ဟာ သင်္ဘောတွေကို ဖျက်ဆီးပစ်နိုင်တယ်။ ရုရှားပို့ဆောင်တဲ့ အစားအစာ၊ အဝတ်အထည် သင်္ဘောတွေကိုလည်း ဖျက်ဆီး ပစ်နိုင်ခဲ့တယ်။ ပီရိုလွန်းလို့ မဟာမိတ်ဘက်က သူ့လျှို့ဝှက် အင်မတန် ခေါင်းခဲအလုပ်ရှုပ်စေတယ်။

ဒီနောက် ရင်တလင်ဟာ မက္ကဆီကိုသမ္မတဟောင်း ကို အဆက်အသွယ်ယူပြီး အမေရိကန်နိုင်ငံကို မွေနှောက်ဖို့ တောင် ကြိုးစားလှုပ်ရှားခဲ့တယ်။ အဲဒီလို အလုပ်တွေ လုပ် လက်စနဲ့ ဖြစ်နေချိန်မှာ ဂျာမနီပြည်က သူ့ကိုပြန်ခေါ်တဲ့ အမိန့်ရောက်လာတယ်။ ဘာကြောင့်ဆိုတာ နားမလည်နိုင် ပေမဲ့ စစ်မိန့်ဆိုတော့ နာခံရပေမယ်။ ဆွစ်ဇာလန်နိုင်ငံသား

အသွင်နဲ့ ဂျာမနီကို ပြန်လာခဲ့တယ်။

အဲဒီမှာ အင်္ဂလိပ်ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတယ်။ သူ့ရဲ့ သူလျှိုလုပ်ငန်းလည်း ပေါ်ပေါက်သွားတယ်။ ၁၉၁၅ ခု ဩဂုတ်လမှာတော့ ဒွန်နင်တန်ဟောထောင်ကို ရောက်ရှိသွားတော့တယ်။ ချုပ်နှောင်ခြင်းသာ ခံရတာပါ။ အစားအသောက်၊ အနေအထိုင်တွေက အင်မတန်ပြည့်စုံပြီး စိတ်ကျေနပ်ဖွယ်ကောင်းလှပါတယ်။ ဒီနောက် အင်္ဂလိပ်က သူ့ကို အမေရိကန်နိုင်ငံဆီ လွှဲပြောင်းပေးအပ်လိုက်တယ်။

အမေရိကန်နိုင်ငံ တရားရုံးမှာ အစစ်အဆေးခံပြီး ၁၉၁၇ ခု မေလ ၁၃ ရက်မှာတော့ ထောင်ဒဏ် ၄ နှစ် ကျသွားတော့တယ်။ အမေရိကန်နိုင်ငံထောင်ကတော့ တကယ့်လောကဇာတ်ပါပဲ။ ကြွက်တွေလည်း နှိမ်နင်းမရအောင် ပေါလိုက်တာပါ။ ရင်တလင် ထောင်ဒဏ်နှစ်စေ့ပြီး လွတ်မြောက်တော့ ကမ္ဘာစစ်ကြီးက ပြီးစီးသွားပါပြီ။ ဂျာမနီပြည်သူတွေဟာ ဘာမှ ဖြစ်ပျက်မှုမရှိသဏ္ဍာန် နေထိုင်နေကြတော့ အံ့ဩသင့်ရတယ်။ ၁၉၂၇ ခုနှစ်မှာတော့ သူ အင်္ဂလန်ကို ရောက်သွားတယ်။ သူ့ကိုဖမ်းဆီးစဉ်က ရင်းနှီးခဲ့တဲ့ အရာရှိတွေနဲ့ ပြန်တွေ့ရတယ်။

ဒီတော့မှ ဇာတ်လမ်းတွေက ရှင်းလင်းသွားတော့တယ်။ သူ့ကို ပြန်ခေါ်တဲ့အမိန့်က အင်္ဂလိပ်ရဲဌာနက ပို့လိုက်တာဖြစ်တယ်။ အင်္ဂလိပ်သူလျှိုတွေရဲ့ အလုပ်အကိုင်တွေ အကြောင်းကိုလည်း သိရှိရတော့တယ်။ ကပ္ပတိန် ဖရန့်ဘွန်း ရင်တလင်ရဲ့ ကိုယ်တွေ့အကြောင်းတွေ ရေးသားထားတဲ့ စာအုပ်ဖြစ်ပေမဲ့ လျှို့ဝှက်သံဖို ဝတ္ထုဇာတ်လမ်းတစ်ပုဒ် ဖတ်ရှု

IV

ရသလို ဖတ်ရှုရာမှာ စိတ်ဝင်စားဖွယ် ကောင်းလှပါကြောင်း။
မြန်မာ့လွတ်လပ်ရေးအတွက် စွန့်လွှတ်စွန့်စားချင်
တဲ့ လူငယ်တွေပေါ်ထွန်းလာအောင် ကိုယ်ပျောက်စစ်သား
စာအုပ်က အထောက်အပံ့ ပြုနိုင်တယ်လို့ ယူဆရပါတယ်။



မာတိကာ

◆ ဤစာအုပ်ကို ဘာကြောင့် ထုတ်ဝေရသနည်း	က
◆ စကားချီး	ဆ
အခန်း - ၁	
- စစ်အရာရှိတို့၏ မဟာအရှုပ်ထွေး	၁
အခန်း - ၂	
- ဆေးလိပ်အရွယ်ခန့်သာရှိသော ဗုံးကလေးများ	၃၀
အခန်း - ၃	
- ထောင်သားဘဝ	၁၀၅



mgyc.com

mgyc.com

ဤစာအုပ်ကို ဘာကြောင့် ထုတ်ဝေရသနည်း

စက်တင်ဘာလထုတ်၊ လူပေါ်လူဇော်လုပ်နည်း စာအုပ်၏ အဆုံးတွင် အောက်တိုဘာလ နဂါးနီလက်ရွေးစင်အတွက် တက္ကသိုလ်သမဂ္ဂအသင်းဥက္ကဋ္ဌ ကိုလှရွှေဘာသာပြန်ဆိုသော ‘ဇနီးမောင်နှံ ရာသက်ပန်’ စာအုပ်ကို ရွေးချယ်ပြီးပြီ ဟု ကြေညာခဲ့လေသည်။ ထိုသို့ ကြေညာပြီးသည်နှင့် မရှေးမနှောင်းပင် ဥရောပစစ်ကြီး ဖြစ်ပေါ်လာပေရာ အချိန်အခါနှင့်လျော်ညီအောင် ရွေးပြီးသော နဂါးနီလက်ရွေးစင်ကို ခေတ္တရွှေ့ဆိုင်း၍ ‘ကိုယ်ပျောက်စစ်သား’ ကို နဂါးနီအသင်းဝင်တို့၏ အကျိုးငှာ အလျှင်အမြန် စီစဉ်ထုတ်ဝေခဲ့ရပေ၏။

‘အချိန်အခါနှင့် လျော်ညီအောင်’ ဟူသော စကားကို သုံးခဲ့ပေရာ ၎င်းစကားကို အနည်းငယ် ရှင်းလင်းပြသပါအံ့။

လူသတ္တဝါတို့တွင် အထိုးအခုတ်၊ အသတ်အဖြတ် ဝါသနာသည် အလွန်ကြီး၏။ ထို့ကြောင့်ပင် အထိုးအခုတ်

အသတ်အဖြတ် ဝါသနာပါရာတွင် လူနှင့် တိရစ္ဆာန်တို့သည် ဘာမျှမခြားနားကြပေဟူ၍ စိတ်ဘက်ဆိုင်ရာ အမေရိကန် ပါရဂူကြီးတစ်ဦးက ထုတ်ဖော်ရေးသားဖူးလေသည်။ ဤ စကား မှန်ကန်ကြောင်းကို ခက်ခက်ခဲခဲ ရှာဖွေနေရန်မလို။ ရုပ်ရှင်ရုံများက အထင်အရှား သက်သေခံလျက်ရှိလေသည်။ အထိုးအကြိတ် အသတ်အဖြတ်ရုပ်ရှင်ကားများကို အခြား ကားများထက် တိုးတိုးရှေ့ရှေ့အလှအယက်ကြည့်ကြလေသည်။ များမကြာမီက ရန်ကုန်တွင်ပြသွားသော တာဝံကားတွင် မှတ် သားစရာဆို၍ ရွေးစေ့မျှမပါ။ သို့ရာတွင် တစ်ဇာတ်လုံးလို လိုတွင် အထိုးအကြိတ် အသတ်အဖြတ်များ အသည်းယား လောက်အောင်ပါသဖြင့် ပွဲကြည့်သူများမှာ ရုံဝင်ခများကို ခါတိုင်းထက် တစ်မူး သုံးပဲအပိုပေးပြီး တိုးတိုးရှေ့ရှေ့ကြ လေသည်။

သို့ဖြစ်လေရာ ဥရောပစစ်ကြီးဖြစ်ပြီဟူသော သတင်းကို ကြားလိုက်ရလျှင် ကြားလိုက်ရချင်း အနှစ်နှစ် အလလက မျိုသိပ်ထားခဲ့ရသော အထိုးအကြိတ်၊ အတိုက် အခိုက်ဝါသနာတို့သည် တစ်ခါတည်း ဘွားဘွားကြီးပေါ် လာကြပေသည်။ ထို့ကြောင့် ရှေးအခါက သတင်းစာ မဖတ်ဘဲနေနိုင်သောသူများပင် သတင်းစာများကို သူ့ထက် ငါ ဦးအောင်ရှာဖွေကာ 'ဘယ်သင်္ဘောကြီးကို ဘယ်တိုပီခို က နှစ်မြှုပ်လိုက်တယ်'၊ 'ဂျာမန်လေယာဉ်ပျံ ဘယ်နှစင်း မီးလောင်ပြီး ပျက်ကျတယ်'၊ 'ဘယ်မြို့ကို ဘယ်လိုပုံးကြိ လိုက်ပြီ' အစရှိသော စစ်သတင်းများကို မြန်မြန်ရှက်ရှက် လှယ်ကာ ဖတ်ကြလေသည်။

သို့ရာတွင် စစ်ဖြစ်နေသည့် အတောအတွင်း စစ်သတင်းများကို အတိအကျရအောင် ယူရန် ခဲယဉ်းသည်ကတစ်ဖုံ၊ ရနိုင်သော သတင်းများကိုပင် ဖွင့်၍ကြေညာသင့်မှကြေညာမည်ဟု ဘိလပ်အစိုးရ၏ ပြန်ကြားရေးဌာနမှ ထုတ်ပြန်ကြေညာချက်အရ သတင်းအစုံအလင်ကို မသိရှိနိုင်သည်က တစ်တန်တို့ကြောင့် စာဖတ်သူတို့၏ ဝါသနာကြီးသလောက် စစ်သတင်းများကို လုံလောက်အောင် မရနိုင်ရကား အချို့သူများသည် 'ဒီစစ်ကြီးဟာ ပျင်းစရာကောင်းတဲ့စစ်ကြီးပဲ' ဟူ၍ပင် ပြောစပြုလာသည်ကို ကြားသိရပေသည်။

ထိုကဲ့သို့ အချိန်အခါမျိုးတွင် အပြစ်ကင်းစွာ ဖော်ပြနိုင်သော တကယ့်စစ်ကြီးအတွင်းက တကယ့်အဖြစ်အပျက်များကို ထုတ်ဝေဖြန့်ချိခဲ့ပါလျှင် အထိုးအကြိတ် အတိုက်အခိုက်စစ်သတင်းများကို လုံလောက်အောင် မရရှိ၍ မပြည့်ဝသေးသော ဆန္ဒများကို တစ်စိတ်တစ်ဒေသအားဖြင့် ပြည့်ဝအောင် စွမ်းဆောင်နိုင်လိမ့်မည်ဟု နဂါးနီတာဝန်ခံတို့က ယုံကြည်သဖြင့် အချိန်အခါနှင့် လျော်ညီအောင် ဤ 'ကိုယ်ပျောက်စစ်သား'ကို အဆောတလျင် စီစဉ်ထုတ်ဝေခဲ့ရပေ၏။

ဂျာမန်လူမျိုးတို့ကို ရှေ့ဆောင်လမ်းပြလျက်ရှိသူ အစဉ်အဆက်တို့သည် ကမ္ဘာတစ်ဝန်းလုံးကို စိုးမိုးအုပ်ချုပ်ရန် အကြံကြီးသူများဖြစ်သည့်အတိုင်း နေ့ရက်ရှိသမျှ သူတို့လုပ်ငန်းသည် တစ်ကမ္ဘာလုံးကို စိုးမိုးအုပ်ချုပ်နိုင်ရန် ကြိုးစားလျက်ရှိသော လုပ်ငန်းများပင်ဖြစ်လေသည်။ လွန်ခဲ့သော ကမ္ဘာစစ်ကြီးတွင် အားမတန်၍သာ မာန်လျှော့ခဲ့ရသည်။

ကမ္ဘာစစ်ကြီးပြီးသည့်နောက် ထုတ်ဝေကြသော စစ်စာအုပ်
 စာတမ်းများကို ဖတ်ရှုခြင်းအားဖြင့် ဂျာမန်တို့၏ လုပ်ငန်း
 သည် မည်မျှသေချာကြောင်း၊ မည်မျှ စေ့စပ်ကြောင်း တစ်
 ကမ္ဘာလုံးကို စိုးမိုးအုပ်ချုပ်နိုင်ရန်အတွက် မည်မျှ ကြိုတင်၍
 စီစဉ်ထားကြောင်းကို ကောင်းစွာ သိရှိနိုင်ပေသည်။

လွန်ခဲ့သော ကမ္ဘာစစ်ကြီးအတွင်းက အင်္ဂလိပ်တို့
 ဘက်မှ ခေါင်းဆောင်တိုက်ခိုက်နေသော နန်းရင်းဝန်ဟောင်း
 မစ္စတာလျှိုက်ဂျော့၏ ‘စစ်ကြီးအတွင်းက ဖြစ်ပျက်ပုံများ’ ခေါ်
 စာအုပ်များထဲတွင်ပင် ဂျာမန်တို့၏အစီအစဉ် ကြီးမားပုံကို
 အသေအချာ ဝန်ခံထားသည်မှာ အထင်အရှား တွေ့ရှိနိုင်ပေ
 ၏။ ဥပမာ- အင်္ဂလိပ်တို့သည် စစ်ကြီးအတွင်းက တင့်ခေါ်
 သံချပ်ကာစစ်မော်တော်ကားများကို တီထွင်ပြီး ဂျာမန်တို့ကို
 တိုက်ခိုက်သဖြင့် ဂျာမန်တို့မှာ ကြောက်ရွံ့မှုများ တုန်သွား
 ကြသည်ဟု ပါးစပ်သတင်း ကြားရလေသည်။ နန်းရင်းဝန်
 ဟောင်း လျှိုက်ဂျော့၏စာအုပ်များထဲမှာမူကား ဂျာမန်တို့သည်
 မည်မျှ အစီအစဉ်များကို ပြုလုပ်ထားသည်ကို ဖော်ပြရာ၌
 အင်္ဂလိပ်တို့က တင့်ခေါ် မော်တော်ကားများကို တီထွင်လိုက်
 သော်လည်း ဂျာမန်တို့တွင် သံချပ်ကာ မော်တော်ကားများကို
 ဖောက်ထွင်းသွားအောင် ပစ်ခတ်နိုင်သော ကျည်ဆန်များ
 အသင့်ရှိပြီး ဖြစ်သည်ဟု သေနတ်ကျည်ဆန်ပုံနှင့်တကွ
 အတိအလင်း ဖော်ပြရေးသားထားလေသည်။

သူလျှိုများအဖွဲ့ကို ဖွဲ့စည်းရာ၌လည်း အလွန်
 သေဝပ်လေသည်။ ‘ကိုင်ဇာဘုရင်၏သူလျှိုဝိဇ္ဇာ’ ခေါ် စာအုပ်
 ထဲတွင် အင်္ဂလန်ပြည်၌ပင် ဂျာမန်သူလျှိုအဖွဲ့ကို မည်ကဲ့သို့

ဖွဲ့စည်းထားကြောင်း ရေးသားထားသည်မှာ အံ့ဩဖွယ်
ကောင်းလှပေသည်။

ဂျာမန်တို့သည် သူလျှိုအဖွဲ့ကို ဖွဲ့စည်းရာ၌ မည်မျှ
သေသပ်ပိပြားသနည်းဆိုသော် လွန်ခဲ့သော ကမ္ဘာစစ်ကြီး
မဖြစ်မီက အင်္ဂလန်ပြည်တွင် ဂျာမန်သူလျှိုအဖွဲ့များ ရှိပါ
သည်။ စုံစမ်း၍အရေးယူပါဟု အင်္ဂလန်ပြည်အစိုးရကို
အင်္ဂလိပ်မျိုးချစ်အချို့က တိုင်ကြားခဲ့သော်လည်း အင်္ဂလန်
ပြည်အစိုးရသည် မယုံကြည်ဘဲ လျစ်လျူရှုခဲ့လေသည်။

ဤကဲ့သို့ အစိုးရက လျစ်လျူရှုခဲ့သောကြောင့်
အင်္ဂလန်ပြည်ရှိ ဂျာမန်သူလျှိုများကို အရေးယူအောင် အစိုးရ
အား အတင်းအကြပ်တိုက်တွန်းရန် ဝီလယံဘီကေးဆိုသူ
ဝတ္ထုရေးဆရာကြီးတစ်ဦးသည် အင်္ဂလန်ပြည်တွင် ဆောင်
ရွက်နေသော ဂျာမန်သူလျှိုတို့၏ လုပ်ငန်းများကို အခြေခံ
ထား၍ ဝတ္ထုတစ်ပုဒ်ကို ရေးသားပြီးလျှင် မဲဆန္ဒရှင်များ၏
မျက်လုံးကိုပင် ဖွင့်ပေးခဲ့ရပေသေး၏။ စစ်ကြီးပြီး၍ ဂျာမန်
တို့ ကိုယ်တိုင်က အင်္ဂလန်ပြည်တွင် ဂျာမန်သူလျှိုအဖွဲ့များ
ဖွဲ့စည်းထားသည်ဟု ဖွင့်ချတော့မှ အင်္ဂလိပ်တို့မှာ အံ့အားသင့်
လျက်ရှိရပေ၏။

ယခု 'ကိုယ်ပျောက်စစ်သား' သည်လည်း လွန်ခဲ့
သော စစ်ကြီးအတွင်းက ဂျာမန်သူလျှိုတစ်ဦးသည် အမေ
ရိကန်ပြည်တွင် ဂျာမန်အစိုးရတို့အတွက် မည်ကဲ့သို့ စွန့်စားခဲ့
ကြောင်းကို အသည်းယားစရာကောင်းအောင် ရေးထားသော
အတ္ထုပ္ပတ္တိတစ်ခု ဖြစ်လေသည်။ ထိုအတ္ထုပ္ပတ္တိကို အမေ
ရိကန် ရုပ်ရှင်ကုမ္ပဏီတစ်ခုက ရုပ်ရှင်ရိုက်ကူးရန်ပင် စီစဉ်

လျက် ရှိပေပြီ။

ထို့ကြောင့် ယခု အတ္ထုပ္ပတ္တိကို ဖတ်ပြီးလျှင် စစ်
ကြောင့် တက်ကြွနေသော်လည်း လုံလောက်စွာ စစ်သတင်း
များ မရရှိသဖြင့် မပြည့်ဝသေးသောဆန္ဒများ တစ်စိတ်
တစ်ဒေသ ပြည့်ဝခဲ့ပါလျှင် ဤစာအုပ်ကို ထုတ်ဝေကျိုးနပ်ပြီ
ဟု နဂါးနီတာဝန်ခံတို့က ယုံကြည်လျက်ရှိပါကြောင်း။



စကားချိုး

စစ်ဖြစ်လာလျှင် လျှို့ဝှက်ဘက်ဆိုင်ရာဌာနသည် အစဉ်သဖြင့် အရေးကြီးသောဌာနဖြစ်လေသည်။ ၎င်းဌာနတွင် ဝင်ရောက်အမှုထမ်းသူများမှာ အကြံဉာဏ်ကောင်း၍ သမာဓိဂုဏ်လည်း ရှိသင့်သည်။ သမာဓိဂုဏ်သည် အရေးအကြီးဆုံးသော အချက်ဖြစ်၏။ လျှို့ဝှက်ဘက်ဆိုင်ရာ ဌာနတွင် အမှုထမ်းရွက်လျက်ရှိသောသူတိုင်း သမာဓိဂုဏ် ရှိကြသည်ချည်းသာဟု မယူထိုက်။ လွန်ခဲ့သော ကမ္ဘာစစ်ကြီးအတွင်းက အဖြစ်အပျက်ဟူသရွေ့ကို ပြန်ပြောင်း စစ်ဆေးကြည့်ရှုခြင်းဖြင့် သစ္စာ သမာဓိဂုဏ်ရှိသော သူများနှင့် မရှိသောသူများကို ခွဲခြားဝေဖန်၍ သိနိုင်သည်။

ကပ္ပတိန် ဖရန့်ဘွန်းရင်တလင်သည် ကမ္ဘာစစ်ကြီးဖြစ်စဉ်အတွင်းက ပျိုရွယ်နုနယ်သော ဂျာမန်အရာရှိတစ်ဦး ဖြစ်လေသည်။ ရေကြောင်းဘက်ဆိုင်ရာဌာနတွင် အမှုထမ်းခဲ့သည်။ ၁၉၁၅ ခုနှစ်မှစ၍ ၆ နှစ်တိုင်တိုင် မိမိ၏တိုင်းပြည်

ဖြစ်သော ဂျာမနီသို့ အလျှင်းမပြန်ရတော့ချေ။ တိုင်းပြည်မှ
 ဝေးကွာသော အရပ်ဒေသများတွင် မိမိ၏ တိုင်းကျိုးပြည်ကျိုး
 ကို ပင်ပန်းဆင်းရဲစွာ သယ်ပိုးရွက်ဆောင်နေရလေသည်။
 လျှို့ဝှက်ဘက်ဆိုင်ရာဌာနတွင် အထူး အရေးပါအရာရောက်
 အောင် အမှုထမ်းရွက်ခဲ့ရသော အရာရှိငယ်တစ်ယောက် ဖြစ်
 လေသည်။ သမာဓိဂုဏ်ရှိသူများ၊ မရှိသူများ နှစ်မျိုးနှစ်စား
 တွင် ကပ္ပတိန် ဖရန့်ဘွန်းရင် တလင်သည် ဒုတိယအမျိုး
 အစားထဲက ဖြစ်၏။ ၆ နှစ်အတွင်းတွင် ၎င်း တွေ့ကြုံခဲ့ရ
 သမျှ အဖြစ်အပျက်တို့ကို အတိုချုံး၍ ဤစာအုပ်ငယ်တွင်
 ရေးသားပါအံ့။

ဤစာအုပ်ငယ်ကို ဖတ်ခြင်းဖြင့် စစ်၏ ကြောက်
 မက်ဖွယ်ရာ အဖြာဖြာကို သိနိုင်မည်။ စစ်တွင်းတွင် ဖြစ်တတ်
 ပျက်တတ်သော မနှစ်မြို့ဖွယ်ရာများကိုလည်း သိနိုင်မည်။
 စာဖတ်သူအပေါင်းအား စစ်နှင့်ပတ်သက်၍ များစွာသော
 ဗဟုသုတကို ရနိုင်စေမည့်အပြင် အရေးကြီးသော သင်ခန်းစာ
 တစ်ခုအဖြစ်ဖြင့်လည်း တည်နေအံ့သတည်း။



အခန်း - ၁

စစ်အရာရှိတို့၏ မဟာအရှုပ်အထွေး

၁၉၁၄ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့တွင် ရေကြောင်းဘက်ဆိုင်ရာ အရာရှိကလေးတို့သည် ရုံးခန်းမကြီးတစ်ခုတွင် စုရုံးလျက်ရှိကြ၏။ မည်သူတစ်ဦးတစ်ယောက်မျှ ရွှင်ပြုံးသောမျက်နှာကို ပြလျက်မရှိချေ။ စိုးရိမ်ပူပန်ခြင်း လက္ခဏာများကိုသာ ၎င်းတို့၏ မျက်နှာများမှာ အထင်းသားပေါ်လျက်ရှိ၏။ ဟိုနေရာမှာတစ်စု၊ ဒီနေရာမှာတစ်စု အစုစုခွဲလျက် တီးတိုးစကားပြောနေကြလေသည်။ ယခု စစ်ကြီးဖြစ်လျက်ရှိချေပြီ။ မည်သို့သော အမိန့်များကို စစ်ရုံးကြီးများမှ ကြေညာမည်နည်း။ မိမိတို့မှာ မည်သို့သော အရပ်ဒေသများသို့ ပင်လယ်ခရီးကြောင်း ထွက်ရမည်နည်း။ မည်သို့သော ရေတပ်စစ်ပွဲကြီးများတွင် တိုက်ခိုက်ကြရမည်နည်း။ ဂရိတ်ဗြိတိန်သည် ဂျာမနီနှင့် စစ်တိုက်မည်လော။ ဗြိတိသျှရေတပ်ကြီးကို ဂျာမနီရေတပ်က တွန်းလှန်ဖြိုဖျက်နိုင်ပါမည်လော။ ဂရိတ်ဗြိတိန်သာ စစ်ထဲသို့မဝင်ပါလျှင် ရေတပ်စစ်ပွဲများကို တိုက်ခိုက်ရန်မလို။ ကုန်းတပ်များ၏ တာဝန်သာ လုံးလုံးဖြစ်လိမ့်မည်။ သို့သော် ဂရိတ်ဗြိတိန်သာ

စစ်ထဲသို့ဝင်လာပါလျှင် ကုန်းဘက် ရောက် နှစ်ဘက်စလုံးမှာ အလုပ် ရှုပ်လျက် ရှိနေချေမည်။ ယခုအခါတွင် ဂရိတ်ဗြိတိန်မှ စစ်ကြေညာသံကို ကျွန်ုပ်တို့ အရာရှိကလေးများမှာ ရင်တမမဖြင့် နားစွင့်၍ နေကြရပါ သည်။ အခန်းကြီးတစ်ခုလုံးမှာ အထူး ငြိမ်သက်လျက်ရှိ၏။ မည်သူမှ စကားကို အသံထွက်အောင် မပြောကြချေ။

ကျွန်ုပ်သည် ကျွန်ုပ်၏ရုံးခန်းသို့ဝင်၍ စားပွဲတွင်ထိုင်ကာ အနည်းငယ်ကျန်နေသော အလုပ်ကလေးများကို လုပ်ရန် ကြိုးစား၏။ အလုပ်လုပ်၍မရ။ အလုပ်ထဲတွင် စိတ်မပါ။ ထွေရာလေးပါးကိုသာ ခေါင်းငုံ့ကာ စဉ်းစားနေ၏။ ရုတ်တရက် အခန်းတံခါးကြမ်းကြမ်း ဖွင့်သံ ကို ကြားလိုက်ရသဖြင့် ခေါင်းကို မော့လိုက်ရာ ရုံးပြာတာတစ်ယောက် စာကလေးတစ်စောင်ကို ကိုင်၍ အရေးတကြီး ဝင်လာသည်ကို တွေ့ရ သည်။ စာသည် ကျွန်ုပ်၏ အထက်လူကြီးထံမှဖြစ်၍ သံရုံးသို့ ချက်ချင်း သွားလျက် အရေးကြီးသော အမိန့်စာတစ်ခုကိုယူရန် ဖြစ်လေသည်။ တစ်မိနစ် ဆိုင်းခွင့်မရ။ ချက်ချင်း မော်တော်ကားစီး၍ သံရုံးသို့ထွက်သွား ရာ လမ်းမကြီးငယ်တို့တွင် စောင့်လျက်ရှိသော လမ်းပုလိပ်တို့သည် လမ်းသွားလမ်းလာ ရှိသမျှ လူ၊ မော်တော်ကား၊ မြင်းရထား စသည်တို့ကို ကျွန်ုပ်၏ကား လျင်မြန်စွာ သွားနိုင်ရန်အတွက် အားလုံး ရပ်တန့်ထား သည်။ ကျွန်ုပ်လာမည်ကို လမ်းစောင့်ပုလိပ်များ တင်ကြို၍ သိနှင့်ပြီး ဖြစ်လေသည်။

သံရုံးခန်းမကြီးအတွင်းသို့ ကျွန်ုပ်သည် ရုတ်တရက် ပြေးဝင် သွားသည်။ အတွင်းသို့ရောက်သည့်အခါမှ ကိုယ်ရှိန်ကို ရပ်တန့်လိုက် ရသည်။ ခုံရှည်တစ်ခုပေါ်တွင် ဂရိတ်ဗြိတိန်မှ သံအမတ်နှင့် ယူနိုက်တက် စတိတ်မှ သံအမတ်တို့ယှဉ်တွဲထိုင်နေသည်ကို တွေ့ရသည်။ ၎င်းတို့၏ မျက်နှာများမှာ မသာယာ။ လငပုပ်ဖမ်းထားသည်နှင့် တူလှ၏။ ကျွန်ုပ်

ယူသွားရမည်ဖြစ်သော အမိန့်စာသည် မည်သို့သော အမိန့်စာဖြစ်မည်ကို ၎င်းတို့၏ မျက်နှာများတွင် အထင်းသားပေါ်လျက် ရှိချေပြီ။ တစ်မိနစ်မျှ အကြာတွင် သံရုံး ပြန်ကြားရေးဝန်ကြီးချုပ်ဖြစ်သော ဟာဗွန်ဂျဂေါင်းသည် ဝင်လာ၍ ချိတ်ပိတ်လျက်ရှိသော စာအိတ်တစ်ခုကို ကျွန်ုပ်၏လက်သို့ ကမ်းလေ၏။ ကျွန်ုပ်လည်း အရိုအသေပေးပြီးလျှင်ပြီးချင်း ရေကြောင်းဘက်ဆိုင်ရာ ရုံးကြီးသို့ မော်တော်ကားဖြင့် ချက်ချင်း ပြန်လာခဲ့၏။ ဂရိတ်ဗြိတိန်သည် ဂျာမနီနှင့် စစ်ဖြစ်လုပြီအကြောင်း ကျွန်ုပ် ယူလာခဲ့သော အမိန့်စာတွင် ပါလေသည်။ သံရုံးတွင်တွေ့ရှိခဲ့သော အင်္ဂလိပ်သံအမတ်ကြီးသည် ၎င်း စစ်ကြေညာစာတမ်းကို ကိုယ်တိုင်ပေးအပ်ရန် လာခဲ့ခြင်း ဖြစ်လေသည်။ ၎င်းကို မြင်ကတည်းက ဂျာမနီနှင့် ဂရိတ်ဗြိတိန်မှာ စစ်ဖြစ်ပြီဟု ကျွန်ုပ် အတပ်သိပြီဖြစ်၏။ ကျွန်ုပ်၏ စိတ်ထဲတွင် ဗြိတိသျှရေတပ်ကိုတွေ့ရန် ကျွန်ုပ်တို့၏ ဂျာမန်ရေတပ်သည် ချက်ချင်း ထွက်ရတော့မည်ဟု ထင်မိ၏။ ထင်တိုင်းမဟုတ်ချေ။ အနည်းငယ်ကြန့်ကြာသွားသည်။ အချို့ ဂျာမန်အရာရှိကြီးတို့သည် ဂျာမန်ဘုရင်နှင့် အင်္ဂလန်ဘုရင်တို့မှာ နီးစပ်သောဆွေမျိုးများဖြစ်ကြသောကြောင့် တကယ်စစ်မဖြစ်နိုင်ဟု အောက်မေ့ကြသည်။ ဗြိတိန်သည် ဟန်ဆောင်မျှသာ စစ်ထဲသို့ ဝင်လာသည်။ ဂျာမနီကို တကယ်စစ်တိုက်မည်မဟုတ်ဟု ပြောဆိုကြသည်။ သို့နှင့် ဂျာမန်ရေတပ်သည် ချက်ချင်းပင်လယ်သို့ မထွက်ရဘဲ ကြန့်ကြာသွားလေသည်။

ဂျာမန်ရေတပ်ကို ဤအခါက ကြီးမှူးလျက်ရှိသော ပုဂ္ဂိုလ်ကြီးသည် ဘွန်တာဖစ်ဖြစ်၏။ ၎င်းကို မလိုမုန်းထားသော အခြားဂျာမန်အရာရှိကြီးများရှိလေသည်။ ကိုင်ဇာဘုရင်၏ နန်းရင်းဝန်ကြီးသည် ဘွန်တာဖစ်အား ရေတပ်မတော်မှူးအဖြစ်ဖြင့် မထားလို။ အသက်ကြီးရင့်ပြီဖြစ်သောကြောင့် အလုပ်ဝတ္တရားကို ကျေပွန်အောင် ဆောင်ရွက်နိုင်မည်

မဟုတ်ပါဟု ကိုင်ဇာဘုရင်အား လျှောက်ထားလေသည်။ ဘွန်တာဖစ်ကလည်း ဤအရာရှိကြီးများနှင့် မျက်နှာချင်းပင်မဆိုင်လို။ ဤမျှ သေပြေးရှင်ပြေးဖြစ်နေသည့်အခါမျိုးတွင် အထက်လူအချင်းချင်း မသင့်မတင့်ဖြစ်နေကြခြင်းမှာ များစွာ စက်ဆုပ်ဖွယ် ဖြစ်လေသည်။ စင်စစ်မှာ သွေးစည်းရမည့်အခါမျိုး မဟုတ်ပါလော။ ဗြိတိန်မှာ စစ်ကြေညာသည်နှင့်တစ်ပြိုင်နက် ဘွန်တာဖစ်ကြီးမှူး၍ ဂျာမန်ရေတပ်ကြီးတစ်ခုလုံး ပင်လယ်ကြောင်း ထွက်ပြီးဖြစ်သင့်လေပြီ။ ယခုမှာမူ အချင်းချင်း မသင့်မတင့်ရှိနေရခြင်းကြောင့် အချိန်အနည်းငယ် ကြန့်ကြာသွားရသည်။ ကုန်ဆုံးပြီးသော အချိန်ကို များစွာ နှမြောစရာပင် ကျွန်ုပ်တို့၏ ရေတပ်မှာ ဗြိတိသျှရေတပ်လောက် အင်အားမကြီးချေ။ အင်္ဂလိပ်အင်္ဂါတွင် ရုတ်တရက် မတိုက်ခိုက်နိုင်လျှင် စစ်အောင်မြင်ရန် ခဲယဉ်းချိမ့်မည်။ သို့နှင့် စစ်ကို ရေရှည်မဆွဲဘဲ အမြန်ဆုံးတိုက်ရန် အရေးကြီးလေသည်။ သို့ဖြစ်ပါလျက် ဂျာမန်ရေတပ်မှာ ဗြိတိသျှရေတပ်၏ စတင်တိုက်ခိုက်ခြင်းကို စောင့်နေရသည်။ ကျွန်ုပ်တို့ ရေကြောင်းစစ်ဗိုလ်ကလေးအားလုံး၏ စိတ်ထဲမှာ မချင့်မရဲရှိလှသည်။ ရန်သူကိုထွက်၍ ပြီးပြတ်အောင် မြန်မြန်ဆန်ဆန် တိုက်ခိုက်ချင်လှသည်။

ကျွန်ုပ်တို့၏ ရေတပ်မှ ဝိဘင်နှင့် ဘရက်စလေခေါ် စစ်သင်္ဘောနှစ်စင်းမှာ မြေထဲပင်လယ်ထဲတွင် အင်္ဂလိပ်၊ ပြင်သစ်သင်္ဘောကြီးများနှင့် ရင်ဆိုင်တွေ့ရ၏။ ထွက်ပြေးနေမည်ဆိုသော် ရန်သူ၏ ဘေးမှ လွတ်နိုင်တော့မည်မဟုတ်ချေ။ သို့နှင့် ဖြစ်လိုရာဖြစ်စေတော့ဆို၍ အီတလီပိုင်မက်ဆီးနား (ခေါ်) သင်္ဘောဆိပ်မြို့တစ်မြို့တွင် ရုတ်တရက် ဝင်ရောက်ခိုအောင်းလိုက်ရသည်။ ဂျာမန်သင်္ဘောများတွင် ကျောက်မီးသွေးလိုလျက်ရှိချေပြီ။ အီတလီရေတပ်မတော်မှူးထံမှ ကျောက်မီးသွေးတင်ခွင့်မရလျှင် အခက်နှင့်တွေ့ရချေဦးမည်။ ဂျာမန်စစ်သင်္ဘောများမှ အကြီးအမှူး၏

သွေးဆောင်ခြင်း ကောင်းသောကြောင့် လိုအပ်သော ကျောက်မီးသွေးများကို နောက်ဆုံးတွင်ရလေသည်။ ချက်ချင်းပင် မြေထဲပင်လယ်ပြင်သို့ ထွက်၍ ဒါဒင်နယ် ရေလက်ကြားသို့ အရောက် ခရီးပြင်းသွားလေသည်။ အင်္ဂလိပ်နှင့် ပြင်သစ်စစ်သင်္ဘောများမှာ နောက်မှလိုက်လျက် ရှိကြသည်။ သို့သော် ဂျာမန်စစ်သင်္ဘောနှစ်စင်းမှာ ဒါဒင်နယ်ရေလက်ကြားသို့ ၂၄ နာရီစော၍ ရောက်လေသည်။ ဒါဒင်နယ်ရေလက်ကြားအတွင်းသို့ စစ်သင်္ဘောများ မဝင်နိုင်။ သို့သော် ကွန်စတင်တီနိုပိုမြို့တော်ရှိ ဂျာမန်သံအမတ်သည် ၎င်း စစ်သင်္ဘောနှစ်စင်းကို တာကီပိုင်စစ်သင်္ဘောများ ပြုလုပ်လိုက်လေသည်။ စစ်သင်္ဘောများပေါ်၌ ပါလာကြသော ဂျာမန်အရာရှိအပေါင်းမှာ တာကီဘုရင်ကို ရိုသေသည့် အထိမ်းအမှတ်ဖြင့် တာကီဦးထုပ်များကို ဆောင်းကြသည်။ သင်္ဘောများမှ အမြောက်များပစ်၍ ဘုရင်ကို အရိုအသေ ပြုလိုက်ကြသေးသည်။ ၎င်း သင်္ဘောများကို ကြီးမှူးသော ရေကြောင်းအရာရှိကြီး၏ နာမည်မှာ ဆော့ချုံးဖြစ်လေသည်။

ဒါဒင်နယ်ရေလက်ကြားတွင် စစ်သင်္ဘောများ ချောမောစွာ ရောက်သွားနိုင်သော်လည်း ၎င်း စစ်သင်္ဘောများ၏ စရိတ်ငွေအတွက် အခက်အခဲတွေ့ကြုံနေရပြန်ပြီ။ တူရကီတို့သည် ဂျာမန် ငွေစက္ကူများကို လက်မခံ။ သို့နှင့် ရေကြောင်းဗိုလ်ဆော်ချုံးသည် ရွှေဒင်္ဂါးများကို အမြန်ပို့ပါမည့်အကြောင်း ဘာလင်သို့ သံကြိုးရိုက်လိုက်သည်။ ကျွန်ုပ်တို့မှာ စစ်သင်္ဘောများ ချောမောစွာ ရောက်သွားသည့် သတင်းကောင်းကို ကြားရ၍ များစွာ ဝမ်းသာအားရ ဖြစ်နေကြသည့်အထဲတွင် ရွှေဒင်္ဂါးများ အမြန်ပို့ပါဟူသောသံကြိုးကို ဖတ်လိုက်ရသောအခါ များစွာ မကြံတတ်သလို ဖြစ်သွားလေသည်။ လိုအပ်သော ရွှေဒင်္ဂါးများကို မည်သို့ရအောင် ကြံဆောင်ရမည်နည်း။ ကျွန်ုပ်၏ အထက်အရာရှိလုပ်သူမှာ မှိုင်တွေ့

ချလျက်ရှိ၏။ ရွှေဒင်္ဂါးများကို တစ်နည်းနည်းနှင့် ရအောင်လုပ်ရမည်။ မရလျှင် မဖြစ်ဟူ၍သာ ပါးစပ်က ထပ်တလဲလဲ ပြောနေလေသည်။ မည်သို့ရအောင် လုပ်မည်ကိုကား တစ်ခွန်းမျှမပြောချေ။ ကျွန်ုပ်ကသာ အကြံရ၍ ဘဏ်တိုက်ကိုသွားရလျှင် တော်မည်ဟုပြောလိုက်လေရာ ၎င်းသည် မင်းသဘောအတိုင်း ဘာပဲလုပ်လုပ်၊ ရွှေဒင်္ဂါးများကိုသာ ရပါစေ။ ချက်ချင်းရအောင် ကြိုးစားပါဟု တစ်ချက်လွှတ်အမိန့်ကို ပေးလေသည်။ ကျွန်ုပ်မှာ လမ်းဘက်သို့ ပြေးထွက်လာခဲ့သည်။ အငှားမော်တော်ကားများကိုကြည့်ရာ တစ်စင်းမျှမတွေ့။ အရေးထဲတွင် သွားရန် မော်တော်ကားရှာနေရပြန်သည်။ ကိုယ်ပိုင်မော်တော်ကားတစ်စင်းကို တွေ့၍ အဆိုပါ ဘဏ်တိုက်ကိုလိုက်ပို့ရန် ပြောရလေသည်။ အချိန်နှောင်းပြီဖြစ်သောကြောင့် ဘဏ်တိုက်ပိတ်ထားသည်ကို တွေ့ရသည်။ ဘဏ်တိုက်အုပ်ချုပ်သော လူကြီးများကို တစ်ယောက်စီ၊ တစ်ယောက်စီ ခက်ခဲစွာ တွေ့အောင်ရှာရပြန်သည်။ ဘဏ်လူကြီးတစ်ယောက်မှာ အိမ်တွင်လည်းမတွေ့၊ ဘယ်နေရာဌာနသို့ သွားနေသည်ကိုလည်း မသိ။ သို့နှင့် ပုလိပ်အဖွဲ့အသီးသီးကို မြို့ပြင် မြို့ပြ မြို့လေးဝကို အရှာခိုင်းရသည်။

ရွှေဒင်္ဂါးများကို ဘဏ်တိုက်မှရပြီးပြန်သောအခါ နောက်အခက်အခဲတစ်ခုကို တွေ့ရပြန်သည်။ ကျွန်ုပ်သည် မီးရထားဘူတာကြီးသို့ ရုတ်တရက် ထွက်ခဲ့၏။ မီးရထားတစ်စင်းကို အဆင်သင့် ထွက်ခွာသွားရန် ပြော၏။ မီးရထားအရာရှိအပေါင်းသည် ကျွန်ုပ်အား မျက်လုံးပြူးလျက် ကြည့်နေကြသည်။ စစ်ဖြစ်နေသည့်အတွင်းမှာ မီးရထားသွား၍ မည်သို့ဖြစ်နိုင်မည်နည်းဟု ပြန်ပြောကြလေသည်။ စစ်ကိစ္စနှင့် ရွှေဒင်္ဂါး ၅ သန်းကို ကွန်စတင်တီနိုပိုမြို့သို့ အဆောတလျှင် ပို့ရမည်။ မီးရထားသွားရန် မဖြစ်နိုင်ဟု မရှိရ။ သွားရန် မီးရထားကို ချက်ချင်း

ပြင်ဆင်ပါဟု စိတ်ဆိုးမာန်ဆိုးနှင့် ဟစ်အော်ပြောလိုက်သည့်အခါကျမှ မီးရထားအရာရှိ အပေါင်းသည် ဆိတ်ငြိမ်၍သွားကြလေသည်။ ၎င်းတို့က သြစတြီးယား နယ်စပ်အထိသာ မီးရထားသွားနိုင်မည်ထင်ကြောင်း၊ ကျန်ခရီးကို သြစတြီးယား အစိုးရက စီစဉ်ရမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောပြသည်တွင် သြစတြီးယားသံရုံးသို့ ကျွန်ုပ်မှာ ပြေးရပြန်သည်။ သြစတြီးယား သံအမတ်ကြီးသည် များစွာ အကြံအိုက်လျက် ရှိ၏။ ခေါင်းကိုသာကုတ်လျက်နေလေတော့သည်။ နောက်ဆုံးတွင်မှ ကျန်ခရီးအတွက် မီးရထားတစ်စင်းကို စီစဉ်ပေးပါမည်။ သို့သော် များစွာ သော ဒုက္ခအပေါင်းနှင့် တွေ့ရလိမ့်မည်ဟု ပြောပြလေသည်။

ရွှေဒင်္ဂါး ၅ သန်းဆိုသည်မှာ နည်းသည်မဟုတ်။ ဘဏ်တိုက်မှ ထုတ်၍ ရေတွက်ရသည်က တစ်ဖုံ။ ရေတွက်ပြီး ဒင်္ဂါးများကို သေတ္တာ အသီးသီးတွင် လုံခြုံစွာ ထည့်သွင်းရသည်က တစ်သွယ်။ ရွှေဒင်္ဂါးများ မပျောက်ပျက်စေခြင်းငှာ အစောင့်အကြပ်များစွာ ထားရသည်က တစ်တန်နှင့် တိုက်အုပ်လည်း မနေရ၊ တိုက်ချုပ်လည်း မနေရ၊ စာရေးစာချီ အစေခံများပါ များစွာ အလုပ်ရှုပ်လျက် ရှိကြလေသည်။ ခရီးသွားရန်အစီအစဉ်အတွက် အသီးသီးသော တယ်လီဖုန်းဌာနများမှ တယ်လီဖုန်း ပြောနေကြရသည်။ ရေကြောင်းဘက်ဆိုင်ရာ၊ ပုလိပ်ဘက်ဆိုင်ရာ၊ မီးရထားဘက်ဆိုင်ရာတို့က ပြောကြရသည်။ ခရီးလမ်းတစ် လျှောက်ရှိ မြို့အသီးသီး၊ နယ်အသီးသီးတို့နှင့်လည်း အပြန်အလှန် ပြောရလေသေးသည်။ အစီအစဉ်များကို ညချမ်းအချိန်တွင် ပြုလုပ်နေရသည် ဖြစ်သောကြောင့် အရာရှိကြီးများမှာ ညဝတ်အင်္ကျီရှည်ကြီးများနှင့် တောင်ပြေး၊ မြောက်ပြေး ပြေးနေကြရသည်။ အရာရှိကြီးကတော်များမှာ မိမိတို့၏ လင်များ ဤမျှ ဗျာများနေသည်ကို မျက်လုံးပြူးနေကြလေသည်။ အကြောင်းရင်းအမှန်ကို မသိကြရှာ။ တစ်တိုင်းပြည်မှ တစ်တိုင်းပြည်သို့

ဖြတ်၍ ပိုက်ဆံကြေးငွေပို့ရခြင်းသည် မလွယ်ကူ။ တိုင်းပြည်တိုင်း၊ တိုင်းပြည်တိုင်း၏ အခွင့်ကို ရရမည်။ ဤအရေးကိစ္စမျိုးတွင် ကျွမ်းကျင်လိမ္မာသောပုဂ္ဂိုလ်ကြီးတို့ကို အိပ်ရာထဲမှဆွဲခေါ်၍ တိုင်ပင်ဖွယ်ရှိသမျှကို တိုင်ပင်ရလေသည်။ ဘဏ်တိုက်ကြီးတစ်ခုလုံးကို ပုလိပ်များဖြင့် ဝိုင်းရံထားရ၏။ စုံထောက်အရာရှိများမှာ အဝတ်ရိုးရိုးကို ဝတ်၍ မယောင်မလည် စောင့်ကြပ်နေကြသည်။

ယခု မိုးလင်းခဲ့ချေပြီ။ ဩဂုတ်လ ၁၆ ရက်နေ့ ဖြစ်၏။ ရွှေဒဂါးများထည့်ထားသော သေတ္တာများကို လုံခြုံသော မော်တော်ကားများထဲသို့ တင်လျက် အစောင့်အကြပ်များနှင့်တကွ တဖြည်းဖြည်း ဘူတာရုံသို့ မောင်းသွားကြသည်။ လမ်းတွင် မည်သူမျှစကားမပြောကြ။ တိတ်ဆိတ်လွန်းလှ၏။ မသာပို့သွားသည်ထက်ပင် ဆိုးရွားသေးသည်။ မီးရထားပေါ်သို့ နေရာတကျ တင်ပြီး၍ အစောင့်အကြပ်များနှင့်တကွ မီးရထားထွက်သွားလျှင် ကျွန်ုပ်လည်း ကျွန်ုပ်၏ရုံးခန်းသို့ ပြန်ခဲ့၏။ မီးရထားထွက်သွားသောအချိန်မှာ နံနက် ၉ နာရီဖြစ်၏။ နာရီပြန် တစ်ချက်နှစ်ချက်လောက်မှာ ဩစတြီးယားနယ်စပ်မှ တယ်လီဖုန်းလာသည်။ မီးရထားနှင့် ရွှေဒဂါးများကို ပို့ရန် စီစဉ်၍မရသဖြင့် ဘီးယားနားမြို့တော်သို့အရောက် အငှားမော်တော်ကားများနှင့် ပို့ရမည် ...။ သဘောတူပါ၏လောဟု မေးလိုက်၏။

အခြားနည်းမရှိသောကြောင့် သဘောတူပါ၏ဟု ပြောလိုက်ရသော်လည်း ကျွန်ုပ်၏စိတ်ထဲမှာ မချမ်းသာ။ နောက်တစ်နေ့ ဩဂုတ်လ ၁၇ ရက်တွင် သံကြိုးစာတစ်စောင် ဘီးယားနားမှပြန်သည်။ ၅ သန်းမျှသော ရွှေဒဂါးတို့ကို အငှားမော်တော်ကားများတွင် ဖမ်းဆီးရမိကြောင်း၊ ဆာဗီးယားနယ်မှ ဤမျှမြောက်မြားသော ငွေကြေးတို့ကို ထုတ်၍ ဩစတြီးယားပြည်နှင့် ဆန့်ကျင်သောဝါဒကို လွှင့်မည်ထင်ကြောင်း၊

သို့သော် ရွှေဒင်္ဂါးများမှာ ဂျာမန်တံဆိပ်များ ဖြစ်နေသောကြောင့် အစဉ်းစားရ ခက်ခဲနေကြောင်း၊ ရွှေဒင်္ဂါးများကို ကောင်းစွာ ထိန်းသိမ်း ထားလျက် အစောင့်အကြပ်များကို ထောင်သွင်းအကျဉ်းထားလိုက် ကြောင်း၊ ဂျာမဏီမှ ဤကိစ္စနှင့် ပတ်သက်၍ ဖြေရှင်းရန်ရှိလျှင် ဖြေရှင်း နိုင်ကြောင်း ... စသည်ဖြင့် သံကြိုးစာတွင်ပါလေသည်။

ကျွန်ုပ်မှာ အရင်လိုမှ အနှေးတွေ့သည် ဆိုသလို ဖြစ်နေသည်။ စိတ်ထဲတွင် များစွာ မရိုးမရွှေဖြစ်နေ၏။ ကိုယ်တိုင် ထမ်းပိုး၍သာ ရွှေဒင်္ဂါး များကို ပို့လိုက်ချင်သည်။ သို့သော် ဒေါသထွက်နေ၍မပြီးချေ။ အကျိုး အကြောင်းကို ချက်ချင်း သံကြိုးပြန်လိုက်ရ၏။ နောက်ဆုံးတွင် ပို့လိုက် သော ရွှေဒင်္ဂါးများသည် ကွန်စတင်တီနိုပိုမြို့သို့ ဘေးကင်းရန်ကင်း ချောမောစွာ ရောက်သွားတော့၏။

ရေကြောင်းမိုလ်ဆော်ချုံးထံမှ ငွေကြေးမြောက်မြားစွာ အလိုရှိ သည်ဟု တဖြည်းဖြည်း သတင်းရရှိသော အခြား ဂျာမန်အရာရှိကြီး များမှာ ခြေခါလက်ခါနှင့် ကျွန်ုပ်ထံသို့ ပြေးလာကြ၏။ သည်လောက် များတဲ့ ရွှေဒင်္ဂါးများကို ငါတို့ ဘယ်လိုရှာရပါမလဲဟု ညည်းတွားကြ သည်။ ကျွန်ုပ်၏စိတ်ထဲတွင် အတော်ဟုတ်တဲ့အရာရှိကြီးတွေပဲ။ သူတို့ လိုသာဖြင့် သေစရာရှိလျှင် သေရတော့မည်။ ဒုက္ခရောက်စရာရှိလျှင် ရောက်ရတော့မည်။ စစ်ရှုံးစရာရှိလျှင် ရှုံးရတော့မည်ဟု ကြိတ်ရယ်မိ သည်။ လိုအပ်သော ရွှေဒင်္ဂါးများအတွက် စိုးရိမ်မှောင့်၍ ကြောင့်ကြတော် မမူကြပါနှင့်တော့။ အားလုံး ကိစ္စပြီးစီးပါပြီ။ ယခုပဲ ၅ သန်းသော ရွှေဒင်္ဂါးများကို ကောင်းစွာရရှိကြောင်းနှင့် ရေကြောင်းမိုလ်ချုပ်ကြီး ဆော်ချုံးထံမှ သံကြိုးရပါပြီဟု ပြောပြလိုက်မှ ဤအရာရှိကြီးများမှာ စိတ်အေးသွားကြဟန် လက္ခဏာရှိသည်။ “ကောင်းပါလေမောင် ... ကောင်းပါလေ။ ကျေးဇူးအများကြီးတင်ပါတယ်”ဟု ပြောဆိုကာ ထွက်

သွားကြလေသည်။ အင်္ဂလိပ်နှင့်ပြင်သစ် စစ်သင်္ဘောများမှာ ဂျာမန် စစ်
သင်္ဘောများကို မိအောင်လိုက်ရန် မအောင်မြင်ဘဲ ရှိကြလေတော့သည်။

စစ်ဖြစ်လာသောအခါ ဂျာမန် ကရုဇာစစ်သင်္ဘောများသည်
ကမ္ဘာပေါ်တွင် အနှံ့အပြားရှိကြ၏။ အရေးကြီးသော ရေတပ်ဖွဲ့တစ်ခုမှာ
အရှေ့စွန်ဖျားသမုဒ္ဒရာများတွင် ရောက်နေသည်။ စစ်သင်္ဘောကြီးနှစ်စင်း
နှင့် စစ်သင်္ဘောငယ် ၄ စင်း ၎င်းရေတပ်အဖွဲ့တွင် ပါဝင်သည်။ စစ်
သင်္ဘောငယ် ၄ စင်းတွင် နာမည်ကျော် အင်မဒင်ဆိုသော သင်္ဘောတစ်
စင်းပါသည်။ ၎င်းရေတပ်အဖွဲ့ကို အုပ်ချုပ်သော ရေကြောင်း ဗိုလ်ချုပ်
ကြီးမှာ ကောင်းစပီး ဖြစ်သည်။ စစ်ဖြစ်ပြီဟု ကြေညာလိုက်ရသည့်
အချိန်အခါတွင် ကောင်းစပီး၏ ရေတပ်အဖွဲ့မှာ မည်သည့်အရပ်ဒေသ
တွင် ရှိနေသည်ကို မသိရချေ။ သို့နှင့် ဘာလင်မြို့တော်တွင် များစွာ
စိုးရိမ်မကင်း ဖြစ်နေကြရသည်။ သို့သော် ကောင်းစပီးသည် အမြော်
အမြင်ကြီးသူတစ်ယောက် ဖြစ်၏။ စစ်ဖြစ်လာမည့် အရိပ်အငွေ့တို့ကို
လည်း သိပြီးဖြစ်လေသည်။ သို့နှင့် မဟာမိတ်တို့၏ ရန်ကို ၎င်းသည်
တတ်နိုင်သ၍ ရှောင်ဖယ်နေမည်မှာ မလွဲတည်း။ အင်္ဂလိပ် ကုန်သင်္ဘော
များ၊ ပြင်သစ် ကုန်သင်္ဘောများကိုပင် အောင်မြင်စွာ နှစ်မြှုပ်လိုက်နိုင်လေ
သေးသည်။

ဘာလင်နှင့်ကောင့်စပီး၏ ရေတပ်အဖွဲ့မှာ ယခု အဆက်
အသွယ်ပြတ်လျက်ရှိနေသည်။ လက်နှိပ်သံကြိုးနှင့်သော်လည်းကောင်း၊
စကားပြောသံကြိုးနှင့်သော်လည်းကောင်း ဆက်သွယ်ရန်ခဲယဉ်းသည်။
အင်္ဂလန်၊ ပြင်သစ်၊ ရုရှား၊ တိုင်းပြည်များသည် ကြေးနန်းနှင့်ပြောသော
စကားအားလုံးကို အဆင်သင့်နားထောင်လျက်ရှိကြလေရာ ကောင့်စပီး
မှာ ကြီးစွာသောအခက်အခဲနှင့် တွေ့နေလေသည်။ ငွေရေးကြေးရေး
အတွက် များစွာ ကျပ်တည်းနေ၏။ စစ်ဖြစ်စဉ်အတွင်းတွင် ငွေစက္ကူကို

အသုံးပြု၍မရချေ။ ရွှေဒင်္ဂါးကိုအသုံးပြုရချေမည်။ ဘာလင်မှ လိုအပ်သော ရွှေဒင်္ဂါး ၂ သန်းကိုမရလျှင် ရေတပ်အဖွဲ့ကြီးတစ်ခုလုံးသည် မည်သို့ အသုံးဝင်သော အလုပ်တစ်ခုကိုမျှ လုပ်နိုင်တော့မည်မဟုတ်ချေ။ မဟာမိတ်ရေတပ်ဖွဲ့တို့၏လက်တွင်းသို့ လုံးလုံးသက်ဆင်းရတော့မည်။ သို့နှင့် အရဲစွန့်၍ ကောင့်စပီး၏ရေတပ်အဖွဲ့သည် ဂျပန်ကျွန်းသို့ အရောက်သွားလေသည်။ မဟာမိတ်စစ်သင်္ဘောများနှင့် မတွေ့အောင် အမျိုးမျိုးရှောင်တိမ်း၍ သွားရလေသည်။ ဂျပန်ပြည်၏ မြို့တော်ဖြစ်သော တိုကျိုရှိ ဂျာမန်သံအမတ်၏ အကူအညီဖြင့် ဘာလင်မြို့တော်သို့ ရွှေဒင်္ဂါး ၂ သန်း အမြန်ပို့ပါမည့်အကြောင်း အရေးတကြီး သံကြိုးရိုက်၍ အကြောင်းကြားလိုက်သည်။ ကောင့်စပီး၏ သံကြိုးကို ရသည်နှင့်တစ်ပြိုင်နက် ဂျာမန်အရာရှိကြီးများမှာ မည်ကဲ့သို့ တိုကျိုမြို့သို့ ရောက်အောင် ရွှေဒင်္ဂါးများကို ပို့ရပါမည်နည်းဟု အကြံဉာဏ်ထုတ်ကြပြန်သည်။ ၎င်းတို့ အကြံဉာဏ်ထုတ်၍ မရသောအခါ ကျွန်ုပ်အား ဤကိစ္စနှင့် ပတ်သက်၍ လုံးဝ တာဝန်လွှဲကြပြန်သည်။ ကျွန်ုပ်လည်း တစ်မိနစ် မဆိုင်းဘဲ နယူးယောက်မြို့ဘဏ်သို့ လိုအပ်သော ရွှေဒင်္ဂါး ၂ သန်းကို တိုကျိုအရောက် သံကြိုးနှင့်ပို့ပေးပါဟု အဆောတလျှင် သံကြိုးရိုက်လိုက်လေသည်။ ကျွန်ုပ်၏ သံကြိုးသည် နယူးယောက်မြို့သို့ မရောက်နိုင်ချေ။ သံကြိုးလမ်းပျက်နေသည်မှာ ထင်ရှား၏။ မည်သည့်အခါကမျှ သံကြိုးလမ်း မပျက်စဖူး ပျက်ရသည်မှာ အံ့ဩဖွယ်ဖြစ်သည်။ နေ့ရောညပါ သံကြိုးကို ရိုက်ကြည့်ပါသော်လည်း နယူးယောက်မြို့နှင့် ဆက်သွယ်၍ မရချေ။ တိုင်းရေးပြည်ရေးအရာရှိကြီးများ၊ စုံထောက်အရာရှိကြီးများ၊ ပုလိပ်အရာရှိကြီးများမှာ ခေါင်းချင်းရိုက်ကာ လက်မှိုင်ချနေကြရ၏။ ကျွန်ုပ်မှာလည်း အကြံအမျိုးမျိုး ထုတ်ရသည်နှင့် ဦးနှောက်သွေးဆူပွက်လျက်ရှိချေပြီ။ သို့သော် မလျော့တမ်းစိတ်ကို အမြဲထား၏။ အကြောင်း

ရင်းကို မသိမချင်း သေသေကျေကျေ လိုက်မည်ဟု စိတ်ပိုင်းဖြတ်ထားသည်။ အမှန်မှာ ဤကိစ္စသည် သေရေးရှင်ရေးဖြစ်၏။ လိုသမျှ ရွှေဒင်္ဂါးများကို အချိန်နှင့်ရောက်အောင် မပို့နိုင်လျှင် ကောင့်စပီး၏ ရေတပ်အဖွဲ့ တစ်ခုလုံးမှာ ပျက်စီးရချေတော့မည်။ ဤမျှ အရေးကြီးသော ရေတပ်အဖွဲ့ တစ်ခုကို အပျက်အစီးမခံနိုင်။ ကျွန်ုပ်မှာ မအိပ်နိုင်၊ မစားနိုင် လူရော စိတ်ပါ ဗျာများနေ၏။ နောက်ဆုံးတွင် လန်ဒန်မြို့သို့ သူလျှိုများ မရောက်ရောက်အောင် လွှတ်၍ ၎င်းတို့၏ အသက်ကို ပဓာနမထားဘဲ စုံစမ်းစေသည်။ အင်္ဂလိပ်များ၏ လက်ချက်ဖြစ်နေကြောင်းကို ၂ ရက်၊ ၃ ရက် အတွင်းတွင် သိရသည်။ အင်္ဂလိပ်သင်္ဘောသားအချို့သည် ဂျာမနီနှင့် နယူးယောက် ဆက်သွယ်ထားသော ပင်လယ်အောက်သံကြိုးကို အင်္ဂလန်မှ သံကြိုးနှင့် ဆက်သွယ်ထားလေသည်။ သို့နှင့် ကျွန်ုပ်တို့ သံကြိုးရိုက်လိုက်သမျှ စကားအားလုံးတို့ကို လန်ဒန်မှ ကောင်းစွာသိလေသည်။ နယူးယောက်မြို့မှတစ်ဆင့် ရွှေဒင်္ဂါးများကို ပို့ရန် မဖြစ်နိုင်တော့ချေ။ သို့နှင့် ကျွန်ုပ်မှာ အကြံတစ်မျိုး ထုတ်ပြန်သည်။

ဒိန်းမတ်ပြည်မှ ဘဏ်တစ်ခုသည် အရှေ့ဘက်တစ်လွှားတွင် ဘဏ်ခွဲများရှိ၏။ ၎င်းမှတစ်ဆင့် တိုကျိုသို့ ရွှေဒင်္ဂါးများ ပို့ရလျှင် သင့်တော်မည်။ သို့သော် အခက်အခဲတစ်ခုမှာ ၎င်းဘဏ်မှ တိုကျိုဘဏ်ခွဲသို့ ရိုက်လိုက်မည့်သံကြိုးသည် ရုရှားပြည်ကို ဖြတ်၍ သွားရမည်။ ရုရှားအရာရှိများကို လှည့်စားရန် လိုလေသေးသည်။ တိုင်းရေးပြည်ရေးနှင့် မသက်ဆိုင်သကဲ့သို့ အထူးလျှို့ဝှက်သော စကားလုံးများကို အသုံးပြုကာ တိုကျိုဘဏ်ခွဲသို့ သံကြိုးရိုက်လိုက်ရာ နောက်ဆုံးတွင် ကောင့်စပီးသည် လိုအပ်သော ရွှေဒင်္ဂါး ၂ သန်းကို ချောမောစွာ ရလေတော့သည်။ ချောမောစွာရကြောင်း သေချာစွာသိရသောအခါကြမှ ကျွန်ုပ်မှာ စိတ်အေးသွားလေသည်။

အခြား ဂျာမန်စစ်သင်္ဘောများသည်လည်း သမုဒ္ဒရာပင်လယ် အသီးသီးတို့တွင် ရောက်နေကြသည်။ ၎င်းတို့သည် ငွေကြေးများ အလိုရှိ ချေမည်။ သို့သော် ၎င်းတို့ရောက်နေသော နေရာဌာနတို့ကို မသိသဖြင့် ငွေကြေးများကိုပို့ရန် မတတ်နိုင်ဟု အချို့အရာရှိကြီးများက ပြီးစလွယ် ပြောကြသည်။ ကျွန်ုပ်မှာ ဤသို့ ပြီးစလွယ်ပြောသောစကားမျိုးကို မကြိုက်။ မတတ်နိုင်လျှင် တတ်နိုင်သောနည်းကို ရှာရမည်။ စစ်သင်္ဘော တစ်စီး ပျက်စီးသွားလျှင် ပစ္စည်းလည်းရှုံး၊ အသက်လည်းဆုံးရချေမည်။ လူ၏အသက်တစ်ချောင်းသည် အဖိုးဖြတ်၍မရနိုင်ချေ။ သို့နှင့် စစ် သင်္ဘောများ ရှိမည်ထင်သော အရပ်ဒေသတို့နှင့် အနီးအနားကြား တိုင်းပြည်များရှိ ဘဏ်များတွင် ရွှေဒင်္ဂါးများ အမြောက်အမြားပို့ထားနှင့် ရသော် သင့်တော်မည်ဟု ကျွန်ုပ်က အပြင်းအထန် တိုက်တွန်းလေသည်။ အချို့က ဒီအကောင် တွင်ကျယ်လွန်းသည်ဟု ထင်ကြ၏။ ထင်လျှင် လည်း ထင်စေတော့။ မိမိဝတ္တရားရှိသမျှကို ကျေပွန်စွာဆောင်ရွက်ရမည် ပင် ဖြစ်လေသည်။ သို့နှင့် အရာရှိအချို့နှင့်အတိုက်အခံပြုကာ ကြား တိုင်းပြည်များမှ အချို့ဘဏ်များတွင် ရွှေဒင်္ဂါးများ ပို့ထားလိုက်လေသည်။

ကျွန်ုပ်ထင်မြင်သည့်အတိုင်း အရပ်တစ်ပါးသို့ ရောက်လျက်ရှိ ကြသော ဂျာမန်စစ်သင်္ဘောအားလုံးတို့မှာ ငွေကြေးအမြောက်အမြား လိုနေကြသည်။ ဘဏ်များတွင် ရွှေဒင်္ဂါးများပို့ထားသောကြောင့် ၎င်းတို့မှာ အတိဒုက္ခမရောက်ကြသည်။ ၎င်းတို့လိုအပ်သော ငွေကြေးများ ကို အချိန်နှင့်မရနိုင်ပါလျှင် မဟာမိတ်တို့၏လက်တွင် လုံးလုံး ပျက်စီးရ ချေတော့မည်။

ကျောက်မီးသွေးတင် သင်္ဘောတစ်စင်းကို အလိုရှိသဖြင့် ဘာလင်မြို့မှ ဘဏ်တိုက်တစ်ခုသို့သွား၍ နယူးယောက်မြို့သင်္ဘော အလုပ်ရုံတစ်ခုသို့ ရွှေဒင်္ဂါး ၅ သိန်းပို့ရန် မှာထားလိုက်သည်။ ဘဏ်ကို

အုပ်ချုပ်သောအရာရှိမှာ ရိုးလွန်းလှချေ၏ တကား။ ယခုခေတ်ဉာဏ်ကို အလျှင်းမသုံးချေ။ ခါတိုင်း ရေးရိုးရေးစဉ်အတိုင်း နယူးယောက်သင်္ဘော အလုပ်ရုံသို့ စာရေးငွေပို့လိုက်၏။ ဤရေးလိုက်သောစာ လက်ခံ ကျွန်ုပ် ၏လက်ထဲသို့ နောက်တစ်နေ့မနက်တွင် ရောက်လာသောအခါ ကျွန်ုပ် ထိုင်နေသော ကုလားထိုင်မှ မေ့မြောလဲကျသွားတော့မလောက် ဖြစ်သွား သည်။ ရန်သူများမသိနိုင်သော လျှို့ဝှက်စကားလုံးများကို သုံးနိုင်လွန်းမှ တန်ကာကျနေသည့် ခေတ်ထဲတွင် ယခုမှာမူ ခွေးသိဝက်သိ စကားလုံး များကို သုံးမိသောကြောင့် ရွှေဒင်္ဂါး ၅ သိန်းလည်း ဆုံးရ၏။ ကျောက် မီးသွေးတင်သင်္ဘောကိုလည်း မရနိုင်တော့ချေ။



ဘယ်လ်ဂျီယံပြည် အန်းတွတ်မြို့ကြီးကို ဂျာမန်တို့က သိမ်းယူ လိုက်ပြီဟု ကြားရသောအခါ ဂျာမန်တစ်ပြည်လုံးမှာ သောင်းသောင်းဖြဖြ ဝမ်းသာအားရလျက် ရှိကြ၏။ ဤမြို့ကြီးကို သိမ်းယူလိုသော စစ်တိုက်ပွဲ ကြီးတွင် ဂျာမန်ဧကပ်ပလင်များကို များစွာ အသုံးပြုလိုက်သည်။ ရှေးရှေး က ဧကပ်ပလင်များသည် စစ်တိုက်ရာတွင် လုံးလုံး အသုံးမဝင်ဟု အယူ ရှိခဲ့ကြလေရာ မည်သည့် စစ်ဗိုလ်ချုပ်မျှ ၎င်းတို့ကိုထည့်၍ မစဉ်းစားခဲ့ ချေ။ ယခုမှာမူ ဧကပ်ပလင်များနှင့် ရန်သူမြို့များပေါ်သို့ ပျံသန်းလျက် ဗုံးများ ကြဲချရလျှင် ဂျာမန်တို့က ကောင်းကောင်း အရေးပိုင်မည်ဟု ယုံကြည်လာကြ၏။ ကျွန်ုပ်၏ စိတ်ပါဝင်စားခြင်း၊ ကျွန်ုပ်၏ လုံ့လ၊ ဝီရိယကို ကောင်းစွာသိပြီးဖြစ်သော အထက်အရာရှိကြီးအချို့သည် အင်္ဂလန်သို့သွား၍ ရန်သူမြို့များ၏ အနေအထားကို စုံစမ်းရန် အမိန့် ထုတ်လိုက်ကြသည်။ အထူးသဖြင့် လန်ဒန်မြို့တော်ကြီးကို ဗုံးကြဲချလို ၏။ လန်ဒန်မြို့တော်ကြီး၏ အနေအထားကို ခရေစေ့တွင်းကျ သိပြီးဖြစ်

သော ကျွန်ုပ်မှာ ခရီးတစ်ဖဝါးမထွက်ဘဲနှင့် ၎င်းမြို့တော်ကြီး၏ မြေပုံကို တိတိကျကျ ရေးဆွဲနိုင်ပါသည်ဟု ရဲဝံ့စွာ အာမခံလိုက်သည်။ မိမိအလုပ်ကို သေချာသည်ထက်သေချာအောင် ဆောင်ရွက်နိုင်ရန် လန်ဒန်မြို့တွင် ဂျာမန်သူလျှို့အဖြစ်နှင့် အမှုထမ်းရွက်နေရသော သူငယ်ချင်းအရာရှိ တစ်ယောက်ကို သံကြိုးရိုက်၍ခေါ်လိုက်သည်။ ခများမှာ အမျိုးမျိုးသော ဒုက္ခတို့မှလွတ်မြောက်ရန် အမျိုးမျိုးသော ဉာဏ်နီဉာဏ်ဝါထုတ်၍ ဘာလင်မြို့သို့ ပြန်လာခဲ့ရသည်။ သူငယ်ချင်းနှစ်ယောက် ခေါင်းချင်းရိုက်၍ လန်ဒန်မြေပုံကြီးကို စီမံကြလေရာ မကြာမီ ပြီးစီးခြင်းသို့ ရောက်လေသည်။ လန်ဒန်မြို့ရှိ အရေးကြီးသောအဆောက်အအုံများကို အလွယ်တကူနှင့် သိနိုင်စေရန် မင်နီများဖြင့် ခပ်ကြီးကြီးဝိုင်းပြထားသည်။ ယခု မြေပုံကြီးကို စက်တင်ပုံနှိပ်လိုက်၍ မြေပုံပေါင်း ထောင်ပေါင်းများစွာ ရရှိလေသည်။ ၎င်းမြေပုံများကိုယူ၍ လန်ဒန်မြို့တော်ကြီးကို ဗုံးကြဲရန် သာလိုတော့သည်။

ဇော်ပလင်လေတပ်ဗိုလ်များနှင့် အထက်အရာရှိကြီးများ ဆွေးနွေးတိုင်ပင်ရာ အစည်းအဝေးတွင် ကျွန်ုပ်လည်း တက်ရောက်သည်။ ဇော်ပလင်လေတပ် ဗိုလ်ချုပ်က ထ၍ ဗုံးကြဲချခြင်းအကြောင်းကို အနည်းငယ်ပြောပြသည်။ ဇော်ပလင်များမှ ကြံချလိုက်သော ဗုံးများသည် အနီစက်ဝိုင်းပြထားသော အဆောက်အအုံကြီးများကို ထိမှန်ချင်မှ ထိမှန်မည်။ အခြားအနီးအနားရှိ အဆောက်အအုံများကို ထိမှန်သွားကောင်း ထိမှန်သွားလိမ့်မည်ဟု ပြောပြသည်။ ကျွန်ုပ်တို့ စိတ်ထဲမှာ များစွာ အံ့ဩသွား၏။ သေနတ်တစ်ခုတွင် ယမ်းတောင့်ထည့်၍ အလိုရှိရာ အရာဝတ္ထုတစ်ခုကိုပစ်လိုက်လျှင် တိတိကျကျ ထိမှန်သွားနိုင်သကဲ့သို့ ထိုနည်းတူ ဇော်ပလင်မှ လိုအပ်သော အဆောက်အအုံတို့ကို ဗုံးကြဲချလိုက်လျှင် တိတိကျကျ ထိမှန်သွားမည်ဟု အထင်ရောက်ခဲ့ကြ၏။

ယခုမှာ ဤသို့ မဖြစ်နိုင်ကြောင်းကိုသိရ၍ အားလုံးစိတ်ပျက်ကြသည်။ သို့သော် လန်ဒန်မြို့တွင်းရှိ မည်သည့်အဆောက်အအုံကိုပင် ဗုံးမှန်စေကာမူ မြို့ပျက်သည်သာ ပဓာနဖြစ်သောကြောင့် ကောင်းသည်ချည်းပင်ဟု ယူဆကာ ဗုံးကြဲ ဇက်ပလင်များ ပျံသန်းသွားရန်ကို အသင့်စီမံကြလေသည်။ သို့သော် ကိုင်ဇာဘုရင်မင်းမြတ်ထံမှ ကျပ်တည်းစွာ ထုတ်လာ အမိန့်တစ်ရပ်မှာ လန်ဒန်မြို့တော်ကြီးရှိ ဂျော့ဘုရင်မင်းမြတ်၏ ဘက်ကင်ဂန် နန်းတော်ကြီးကို ဗုံးကြဲမချရဖြစ်လေသည်။ ဤအမိန့်အတိုင်းနာခံ၍ ဗုံးကြဲရန်မဖြစ်နိုင်တော့ချေ။ ဗုံးများလည်း အဆင်သင့်ရာ သင့်ရာ အဆောက်အအုံတို့ကို ထိမှန်သွားတော့မည်။ ဘက်ကင်ဂန် နန်းတော်ဟူ၍ မထိမှန်ဘဲနေချင်မှနေမည်။ နန်းတော်ကြီးကို မထိမှန်စေရပါဟု ဗုံးကြဲထွက်ရမည့်အရာရှိများက အာမဝန္တခံရန် ခဲယဉ်းချိမ့်မည်။ သို့နှင့် ကိုင်ဇာ၏အမိန့်အရ လန်ဒန်မြို့ပေါ်သို့ ဗုံးကြဲချခြင်း အစီအစဉ်အားလုံးကို ရုတ်တရက်ချင်း ဖျက်သိမ်းပစ်လိုက်ရတော့သည်။ အားလုံးသော အရာရှိတို့၏ ခဲလေသမျှမှာ ကိုင်ဇာ၏ အမိန့်တစ်ခုနှင့် သဲရေကျ ဖြစ်သွားရတော့သည်။

တိုင်းသူပြည်သားတို့၏စိတ်ကို တက်တက်ကြွကြွ အမြဲဖြစ်နေစေခြင်းငှာ စစ်ပွဲများတွင် မအောင်မြင်ခြင်းသတင်းအားလုံးတို့ကို ပိတ်ဆို့ပေးနိုင်သရွေ့ ပေးရသည်။ စစ်ပွဲများ အောင်မြင်ခြင်းရှိပါလျှင်လည်း ၎င်းတို့၏ သတင်းကောင်းများကို အမျိုးမျိုးချဲ့ထွင်ကာ ဖြန့်လိုက်ရသည်။ ဤမျှ ဂရုပြုနေသည့်အထဲတွင် မန်းစစ်ပွဲကြီး ဆုံးရှုံးသွားရသည့်သတင်းသည် ဟိုးလေးတကျော် ဖြစ်သွားသေး၏။ ဂျာမနီတစ်ပြည်လုံးမှာ ဆုံးရှုံးရလေခြင်းဟု များစွာ ဝမ်းနည်းကြေကွဲဖြစ်သွားကြသည်။ သို့သော် မကြာမီ ဂျာမန်တို့၏ စစ်ပွဲနိုင်ခြင်းသတင်းတို့ကို အမြန်ဆုံး ဖြန့်လိုက်ရသည်။ ဤအခါကျမှ တိုင်းပြည် ငြိမ်သက်သွားလေတော့သည်။

ဘာလင်မြို့တော်မှနေ၍ ဂျာမန်ရေတပ်အဖွဲ့များ သွားရာခရီး တို့ကို မျက်ခြည်မပြတ်အောင် သတင်းထောက်လျက်ရှိသည်။ အထူး သဖြင့် ကောင့်စပီး၏ ရေတပ်အဖွဲ့ခရီးစဉ်ကို ပိုမိုဂရုပြုသည်။ ဗြိတိသျှ ရေတပ်အဖွဲ့တစ်ခုကို ကောင့်စပီး၏ ရေတပ်အဖွဲ့က အောင်မြင်စွာ ဖျက်ဆီးပစ်လိုက်သည်ဟု သတင်းကြားရသောအခါ ကျွန်ုပ်တို့မှာ ဝမ်းသာ၍မဆုံးပြီ။ သို့သော် မကြာမီ ဖောက်ကလင်ကျွန်းများအနီးတွင် ဗြိတိသျှရေတပ်ကြီးက ကောင့်စပီး၏ ရေတပ်အဖွဲ့ကို လုံးလုံး ဖျက်ဆီး ပစ်လိုက်ပြီဟု သတင်းထပ်မံကြားရပြန်သောအခါ ကောင့်စပီးကဲ့သို့ အလွန်ကျွမ်းကျင်လိမ္မာရေးခြားရှိသော ဂျာမန်ရေတပ်ဗိုလ်ချုပ်ကြီးတစ်ဦး သည် ပိုမိုအားကြီးသော ဗြိတိသျှရေတပ်ကြီးနှင့် ရင်ဆိုင်တွေ့၍ တိုက်ခိုက် သည်မှာ မည်သို့နည်းဟု မကြံဆနိုင်အောင် ဖြစ်ရလေသည်။ ကျွန်ုပ်၏ စိတ်ထဲတွင် အကြောင်းတစ်ခုခုရှိရမည်ဟု စွဲလျက်နေသည်။ တစ်နေ့နေ့ တွင် ဗြိတိသျှတို့အား ငါသည် လက်စားချေမည်ဟု သန္နိဋ္ဌာန်ချထား လိုက်သည်။

ယခု အလွန်အရေးကြီးသော အခက်အခဲနှင့်ကြုံရပြန်ပြီ။ ဂျာမန်တပ်များတွင် လက်နက်များ မလုံလောက်ချေ။ အထူးသဖြင့် စက်သေနတ်များကို များစွာ အလိုရှိသည်။ အထက်အရာရှိကြီးများက ကျွန်ုပ်အား ဤတာဝန်ကြီးကို လွှဲအပ်ပြန်ပြီ။ ဖြောင့်မတ်သောနည်းနှင့် ဖြစ်စေ၊ လိမ်ကောက်သောနည်းနှင့်ဖြစ်စေ လိုအပ်သော စက်သေနတ် များကို အကြိုးစားရတော့မည်။ အချို့တိုင်းပြည်များသို့ သူလျှိုများ အသီးသီးလွှတ်၍ စုံစမ်းခိုင်းသည်။ ကြား တိုင်းပြည်တစ်ပြည်မှ ကိုပေ ဟေဂင်မြို့တော်တွင် စက်သေနတ် ၃၀၀ ရှိကြောင်းကို သတင်းရ၍ အမြန်သွားရောက်စုံစမ်းရာ ရုရှားသို့ ရောင်းပြီးကြောင်းကို သိရသည်။ သို့သော် ရုရှားသို့ ၎င်းလက်နက်များကို မဟင်ပို့ရသေးချေ။ ကြား

တိုင်းပြည်တစ်ပြည်မှ စစ်ဖြစ်သောတိုင်းပြည်တစ်ပြည်ကို လက်နက်များ ရောင်းခြင်းသည် စစ်ဥပဒေနှင့်ဆန့်ကျင်လျက်ရှိကြောင်း ဆိုင်ရာအစိုးရ ထံသို့ ဆိုင်ရာမှနေ၍ အပြင်းအထန် ကန့်ကွက်လိုက်ရာ ၎င်းလက်နက် များကို ရုရှားပြည်သို့ မတင်ပို့ရဘဲ ပျက်ကွက်သွားလေတော့သည်။ သို့သော် ကျွန်ုပ်တို့တိုင်းက လက်နက်များကို များစွာ အလိုရှိနေသည် ဖြစ်သောကြောင့် လက်နက်ပိုင်ရှင်ထံသို့ ငွေအမြောက်အမြား ပေး၍ တိတ်တဆိတ်ဝယ်လိုက်သည်။ လက်နက်ပိုင်ရှင်ကုမ္ပဏီမှာ ရုရှားသို့ ရောင်းပြီးဖြစ်သော လက်နက်များကို ဂျာမဏီသို့ ထပ်မံရောင်းချလိုက် ရသောကြောင့် မျက်နှာပန်းမလှ ဖြစ်နေလေသည်။ သို့သော် ငွေမျက်နှာ သည် အလွန်ကြီး၏။ ငွေမြောက်မြားစွာ တံစိုးထိုးလိုက်သဖြင့် လက်နက် ရောင်းဝယ်ခြင်းကိစ္စ ချက်ချင်းပြီးသွားလေသည်။ အင်္ဂလန်၊ ပြင်သစ်၊ ရုရှားတို့က အပြင်းအထန် ကန့်ကွက်နေကြသောကြောင့် လက်နက် များကို အတိအလင်းတင်ပို့ရန် မဖြစ်နိုင်ချေ။ တိတ်တဆိတ် တင်ပို့ရန် နည်းတစ်နည်းကို ရှာရဦးမည်။ ရုရှားတို့ကလည်း လက်နက်များကို တိတ်တဆိတ်ပို့ရန် ကြိုးစားကြ၏။ ဉာဏ်ရည်ချင်း တူနေသည်။ မည် သည့်ဘက်ကမျှ မအောင်မြင်ချေ။ လက်နက်ထားသောရုံကို အစောင့် အကြပ်များ အထပ်ထပ်ချထား၏။

ကျွန်ုပ်၏ စိတ်ထဲတွင် ရုတ်တရက် နည်းတစ်နည်းပေါ်လာ သည်။ ကျွန်ုပ်တို့ကိုယ်ကျွန်ုပ် အင်္ဂလိပ်ကုန်သည်ကြီးတစ်ဦး ယောင်ဆောင် ၍ ကိုပေဟေဂင်မြို့ ဟိုတယ်တစ်ခုတွင် သွားရောက်တည်းခိုနေလိုက် သည်။ ကျွန်ုပ်၏ နာမည်မှာ မစ္စတာဝီလျံဂျွန်ဆင် ဖြစ်သည်။ မြို့၏ အခြေအနေကို ကောင်းစွာသိသော အဖော်တစ်ယောက်ကို ခေါ်သွားရ လေသေးသည်။ ရုရှားတို့သည် ကျွန်ုပ်တို့ ၂ ဦးအား အကယ်ပင် အင်္ဂလိပ်ကုန်သည်များဟု အထင်ရှိကြသည်။ ၎င်းတို့နှင့် တဖြည်းဖြည်း

မိတ်ဆွေဖွဲ့၍ ဂျာမဏီ၏ အပြစ်စာဂများကို အမျိုးမျိုး ထုတ်ဖော်ပြောဆို ရလေသည်။ ရုရှားစစ်သားသည် ကျွန်ုပ်တို့အား တဖြည်းဖြည်း ယုံကြည် လာကြ၏။ နေရာတိုင်းတွင် ကျွန်ုပ်တို့က ငွေကုန်ခံ၍ ၎င်းတို့အား ရက် ရောစွာ ပြုစုသည်။ နောက်ဆုံးတွင် ၎င်းတို့တင်ပို့လိုသော လက်နက် များကို တင်ပို့နိုင်ရန် ကျွန်ုပ် ကြိုးစားမည်။ အစောင့်အကြပ်ဖြစ်သော ဂျာမန်စစ်သားတို့ကို ငွေမြောက်မြားစွာ တံစိုးထိုး၍ သင့်တော်ရာသို့ စေလွှတ်ထားမည်ဟု ပြောပြလေသည်။ ၎င်းတို့သည် ကောင်းပါပြီဟု သဘောတူကြ၏။ ဤအတောအတွင်းတွင် ဂျာမန်သင်္ဘောတစ်စင်းကို ရုရှား သင်္ဘောပုံသဏ္ဍာန်ဆင်၍ ရုရှားအလံကြီးကိုလွှင့်လျက် သင်္ဘော ဆိပ်ကမ်းတွင် အဆင်သင့် စောင့်နေစေသည်။ လက်နက်များ သင်္ဘော ပေါ်သို့ ယူဆောင်သွားရန် ချိန်းဆိုထားသောနေ့ရက်တွင် ဂျာမန်အစောင့် အကြပ်တို့သည် သင့်တော်ရာသို့ တမင်လွှဲရှောင်နေကြ၏။ ကျွန်ုပ်နှင့် ကျွန်ုပ်၏ အဖော်မှာ ဟိုတယ်အခန်းတစ်ခန်းတွင် ရုရှားစစ်သားများနှင့် ထွေရာလေးပါး စကားတို့ကိုပြောရင်း စားသောက်ယစ်မှုးနေကြ၏။ ကျွန်ုပ်၏ အဖော်မှာ သင့်တော်သလောက်သာ အရက်ကို သောက်သင့်ပါ လျက် လွန်လွန်ကျူးကျူး သောက်မိချေသည်။ ပြောသောစကားတို့မှာ အမှားမှားအယွင်းယွင်း ဖြစ်နေ၏။ နောက်ဆုံးတွင် ၎င်း၏နေရာမှ ထလျက် ခြေထောက်ကိုစုံရပ်ကာ ကျွန်ုပ်ကို အရိုအသေပြုတော့သည်။ ဤမျှနှင့်မပြီးသေး၊ ဂျာမန်စကားကို သွက်သွက်ကြီးပြောလိုက်လေသည်။ တစ်သက်လုံးဖုံးသမျှ ကုန်းကာမှပေါ်ဆိုသကဲ့သို့ ဖြစ်နေလေသည်။ ရုရှားစစ်အရာရှိတို့သည် ကျွန်ုပ်တို့အကြံကို ချက်ချင်း ရိပ်မိသွားတော့ သည်။ ကျွန်ုပ်လည်း မျက်စိမျက်နှာပျက်၍ ရုတ်တရက် စားပွဲမှထကာ ဘာလင်သို့ ညချင်းအရောက် ပြန်လာခဲ့တော့သည်။

အောင်မြင်မည့်ဆဲဆဲတွင်မှ ပျက်ပြယ်သွားသောကြောင့် စိတ်ထဲ

မှာ အခဲမကျေ ဖြစ်နေသည်။ သို့နှင့် ကျွန်ုပ်သည် ကိုပေဟေဂင်မြို့သို့ တစ်ဖန် ထပ်မံသွားလျက် ရုရှားစစ်အရာရှိများ လာရောက်လေ့မရှိသော ဟိုတယ်တစ်ခုသို့ တည်းခိုပြီးလျှင် ပြင်သစ်အရာရှိများနှင့် မိတ်ဆွေ ပြုလုပ်ပြန်သည်။ ရုရှားအရာရှိများအား ပြောသည့်နည်းတူ ၎င်းတို့အား ပြောကြားရာ ၎င်းတို့မှာ များစွာ ဝမ်းသာကြလေသည်။ သို့နှင့် နောက်ဆုံး တွင် လက်နက်များကို ရုရှားသင်္ဘောသင်္ဘောန်ပြုလုပ်ထားသော ဂျာမန် သင်္ဘောပေါ်သို့ တင်ဆောင်ခဲ့နိုင်လေသည်။ သင်္ဘောပေါ်တွင် လက်နက် အပြည့်အစုံနှင့် စစ်သားများပါရှိသည်။ အရေးအရာရှိလျှင် ပစ်ခတ်ရန် အဆင်သင့်ရှိကြသည်။ ယူဆောင်လာသော စက်သေနတ် ၃၀၀ ကို သေသေကျေကျေ လက်လွတ်ခံမည်မဟုတ်ချေ။ ဤသို့သောနည်းဖြင့် လိုအပ်သော စက်သေနတ် ၃၀၀ ကို ဂျာမနီက ရလိုက်လေသည်။

ကျွန်ုပ်လည်း ဘာလင်မြို့ ရေကြောင်းဘက်ဆိုင်ရာ ရုံးကြီးတွင် နေ့တိုင်း လုပ်ရိုးလုပ်စဉ်အလုပ်များကို ပျင်းရိစွာ ဆက်လက်လုပ်နေရ လေသည်။ တထိတ်ထိတ် တလန့်လန့်နှင့်လုပ်ရသော အလုပ်မျိုးကိုမှ ကျွန်ုပ်သည် ပြုလုပ်လိုရာ ဤလုပ်ရိုးလုပ်စဉ် ရုံးအလုပ်ကလေးများသည် ကျွန်ုပ်၏စိတ်ကို အထူးထိုင်းမှိုင်းစေသည်။

စစ်နှင့်ပတ်သက်၍ ဘာလင်မြို့တော်တွင် အသင်းနှစ်ခုကွဲနေ သည်။ ရေကြောင်းတပ်မတော်မှူးကြီးဖြစ်သော တားပစ်မှာ ရေငုပ် သင်္ဘော အမြောက်အမြား ဆောက်လုပ်၍ ဗြိတိသျှရေတပ်ကြီးကို ဖြိုဖျက် တိုက်ခိုက်ရမည်ဟု အပြင်းအထန် ပြောဆိုတိုက်တွန်းသည်။ သို့သော် နန်းရင်းဝန်ကြီးလုပ်သူမှာ တားပစ်၏အကြံသည် လူရူးတို့၏အကြံမျှသာ ဖြစ်ကြောင်း၊ အင်္ဂလန်သည် ဂျာမနီနှင့် တကယ်တမ်း စစ်တိုက်နေ သည် မဟုတ်ကြောင်း၊ ဂျာမန် ရေကြောင်းစစ်သင်္ဘောများက ဗြိတိသျှ ရေတပ်ကြီးကိုသွား၍ ရန်စလျှင် ဂျာမန်သည် များစွာနစ်နာဖွယ်ရှိကြောင်း

စသည်ဖြင့် ကိုင်ဇာဘုရင်ကို လျှောက်ကြားလေသည်။ ကိုင်ဇာဘုရင်မှာ နန်းရင်းဝန်ကြီးစကားကို နားဝင်လျက်ရှိလေသည်။ သို့သော် ဗြိတိသျှ ရေတပ်ကြီးသည် ဂျာမန်စစ်သင်္ဘော၊ ကုန်သင်္ဘောများကို တစ်စင်းပြီး တစ်စင်း ဆက်လက်၍ ပင်လယ်အောက်တွင် မြှုပ်နေသည်ကို တွေ့ရ သောအခါ နန်းရင်းဝန်ကိုယ်တိုင် မျက်လုံးပြူးလာ၏။ သို့နှင့် ရေကြောင်း တပ်မတော်မှူးကြီး၏ အကြံအတိုင်း ရေငုပ်သင်္ဘောများကို အမြောက် အမြား ဆောက်လုပ်၍ ရန်သူသင်္ဘောများရှိရာ ပင်လယ်သမုဒ္ဒရာတို့သို့ ခရီးကြမ်းစေလွှတ်ရလေသည်။

ကျွန်ုပ်မှာ ဂျာမန်ရေတပ်အဖွဲ့အသီးသီးကို ထိုက်သင့်သော အမိန့်များဖြင့် ညွှန်ကြားလေသည်။ မြောက်ဘက်ပင်လယ်တွင်းတွင် ဂျာမန်ရေတပ်အဖွဲ့များ အထူးအားသွန်၍ တိုက်ကြရမည်ဖြစ်ကြောင်း၊ ဤပင်လယ်တွင်းရှိ ဗြိတိသျှရေကြောင်းအင်အားကို ချိုးနှိမ်သရွေ့ ချိုးနှိမ် ရမည်ဖြစ်ကြောင်း၊ သို့သော် ရန်သူနှင့် ရင်ဆိုင်မတိုက်ဘဲ အလစ် အလစ် မှာ ရုတ်တရက်ဝင်၍ တိုက်ခိုက်ရန်သင့်ကြောင်း စသော အမိန့်တို့ကို ဘာလင်မှ ပြန်ကြားနေရသည်။

ရေငုပ်သင်္ဘောများကို မြောက်မြားစွာ ဆောက်လုပ်ရမည်ဟု အမိန့်ကျပြီးဖြစ်ပါလျက် နန်းရင်းဝန်လုပ်သူသည် မရေမရာ အချက်တစ်ခု ကို ပြုလုပ်ပြန်သည်။ ယူနိုက်တက်စတိတ်မှ သံအမတ်ကြီးသည် ကျွန်ုပ် နှင့် အတော်အသင့် အကျွမ်းတဝင်ဖြစ်သည်။ တစ်နေ့သ၌ ၎င်း၏ အိမ် တွင် ထမင်းစားလာရောက်ရန် ဖိတ်ခေါ်သောကြောင့် သွားရောက် စား သောက်ရသည်။ ရေငုပ်သင်္ဘောများအကြောင်းနှင့် ပတ်သက်၍ ၎င်း၏ စိတ်သဘောကိုသိနိုင်ရန် စကားတစ်လုံးနှစ်လုံး ကျွန်ုပ်က စပေးလိုက်ရာ တွင် ၎င်းသည် များစွာ ဒေါသဖြစ်သော အမူအရာနှင့် မင်းတို့ ရေကြောင်း တပ်ကလူတွေ တစ်ခါလာ ရေငုပ်သင်္ဘော၊ တစ်ခါလာ ရေငုပ်သင်္ဘော

ပြောနေကြတယ်။ ရေငုပ်သင်္ဘောများ ဆောက်လုပ်ရန်အမိန့်ကို နန်းရင်းဝန်ကိုယ်တိုင် ဖျက်သိမ်းလိုက်သည်ကို မသိကြလေသလောဟု ပြန်ပြောလေသည်။ ကျွန်ုပ်မှာ များစွာ အံ့အားသင့်သွား၏။ စိတ်ထဲမှာ လည်း အထူးမကောင်းဖြစ်နေသည်။ သို့နှင့် ထမင်းစားပြီး၍ အတန်ကြာ လျှင် အကြောင်းတစ်ခုကိုပြလျက် သံအမတ်အိမ်မှ ချက်ချင်း ထွက်လာခဲ့ သည်။ ကျွန်ုပ်၏အိမ်သို့ တိုက်ရိုက် မပြန်သေးဘဲ ဆိုင်ရာ ရေကြောင်း အရာရှိကြီးတို့ကို ကျွန်ုပ်သိသမျှ ပြန်ပြောလိုက်၏။ ၎င်းတို့လည်း မျက်လုံးပြူးနေကြသည်။ ရေကြောင်းတပ်မတော်မှူးကြီး တားပစ်နှင့် တကွ အခြား ရေကြောင်းအရာရှိကြီးများပါ နန်းရင်းဝန်အိမ်သို့သွား၍ အကြောင်းကို ဒေါနှင့်မောနှင့် မေးမြန်းကြသည်။ နန်းရင်းဝန်က ထုတ် ပြီးအမိန့်ကို မပယ်ဖျက်ခဲ့ရကြောင်း။ သင်တို့ ကြားသောသတင်းမှာ မမှန်သတင်းမျှသာဖြစ်သည်ဟု ပြန်ကြား ပြောဆိုလိုက်၏။ ကျွန်ုပ်မှာ အခက်နှင့် ကြုံရပြန်သည်။ ရေကြောင်းဘက်တစ်ခုလုံးနှင့် နန်းရင်းဝန်ကို သက်သက်မတည့်အောင် ရန်တိုက်ပေးသည်ဟု အချို့ အရာရှိကြီးများက စွပ်စွဲကြသည်။ အချို့က မောင်သည် လူကြီးချင်း မတည့်အောင် ဘယ် အတွက် ဤကဲ့သို့ ပြုလုပ်ရဘိသနည်းဟု ပါးစပ်မှပင်ထုတ်ကာ ကြိမ်း မောင်းကြ၏။ သို့သော် ရက်အနည်းငယ်အတွင်းတွင် နန်းရင်းဝန်ကိုယ် တိုင် လက်ရေးနှင့်ရေး၍ အမိန့်ပယ်ဖျက်သည့်စာကို ရုံးစားပွဲ အံ့ဆွဲတစ်ခု တွင် တွေ့ကြရသည်။ နန်းရင်းဝန်မှာ ယခု မငြင်းနိုင်တော့ချေ။ ယူနိုက် တက်စတိတ်သံအမတ်သည် ကိုင်ဇာဘုရင်နှင့် တွေ့ဆုံ၍ ထုတ်ပြန်အမိန့် ကို ပယ်ဖျက်ရန် တိုက်တွန်းလေရာ ကိုင်ဇာသည် စိတ်အလှည့်သင့်ခိုက် ဖြစ်သောကြောင့် သံအမတ်၏ စကားကို နားဝင်ပြီးလျှင် ထုတ်ပြန်အမိန့် ကို ချက်ချင်းပယ်ဖျက်ပစ်ရန် နန်းရင်းဝန်အား ပြောကြားလိုက်လေသည်။ ဘုန်းကြီးရူးနှင့် လှေလူးတွေ့သကဲ့သို့ ဖြစ်နေလေသည်။ နန်းရင်းဝန်မှာ

ဤအမိန့်ကို အစကတည်းက ပယ်ဖျက်လိုလှ၏။ ဤသို့ ပယ်ဖျက်လိုနေသည့်အထဲတွင် ကိုင်ဇာက ပယ်ဖျက်လိုက်ပါဟူသော အမိန့်ကိုရရှိသဖြင့် ငိုချင်ရက်လက်တို့ဆိုသလို ဖြစ်သွားသည်။

အမိန့်ကို ပယ်ဖျက်လိုက်ပါပြီဟု ယူနိုက်တက်စတိတ် သံအမတ်ထံသို့ စာရေးအကြောင်းကြားလိုက်သော်လည်း ရေကြောင်းဘက်ဆိုင်ရာဌာနသို့ ပယ်ဖျက်လိုက်ပြီဆိုသောအမိန့်ကို အကြောင်းမကြားဝံ့ဘဲ ရှိလေသည်။ သို့နှင့် ရေကြောင်းဘက်ဆိုင်ရာက ရေငုပ်သင်္ဘောများကို အတွင်သားဆောက်လုပ်၍ ဗြိတိသျှရေတပ်ကို တွန်းလှန်ဖြိုဖျက်ရန် အနံ့အပြားစေလွှတ်ထားပြီး စေလွှတ်ထားဆဲ ဖြစ်လေသည်။ ၎င်းရေငုပ်သင်္ဘောများသည် ဗြိတိသျှပိုင်သင်္ဘောများကိုသာ မဟုတ်၊ အမေရိကန်ပိုင်သင်္ဘောများကိုလည်း နှစ်မြှုပ်ပစ်လိမ့်မည်။ အမေရိကန်သင်္ဘော၊ ဗြိတိသျှသင်္ဘောဟု ခွဲခြားနေနိုင်မည်မဟုတ်ချေ။ သို့နှင့် တစ်နေ့တစ်နေ့တွင် အမေရိကန်သင်္ဘောတစ်စင်းစင်း နှစ်မြှုပ်ရတော့မည်မှာ အမှန်ပင် ဖြစ်လေသည်။ လွတ်လိုက်ပြီးသော ရေငုပ်သင်္ဘောများကို တုံ့ပြန်၍ခေါ်ရာမှာ အလျှင်းမဖြစ်နိုင်ချေ။ ဝိုင်ယာလက်ကြေးနန်းမှာလည်း ဆက်သွယ်၍ မပြီးသေးသောကြောင့် အကျပ်အတည်းနှင့် ကြုံတွေ့နေရသည်။ ယူနိုက်တက်စတိတ် သံအမတ်မှာ ဒေါသအမျက် ခြောင်းခြောင်းထွက်လျက် ရှိ၏။ ကြားနေသော တိုင်းပြည်များ၏ စည်းကမ်းကို ကျူးလွန်စော်ကားသည်ဟု ၎င်း၏စိတ်ထဲတွင် အခဲမကျေဖြစ်နေလေသည်။ သို့သော် ပညာရှိအမျက် ပြင်မထွက်ဆိုသကဲ့သို့ ၎င်း၏အမျက်ကို ဝမ်းထဲတွင် မျိုသိပ်ကာ ထားလိုက်လေသည်။ ၎င်း၏အမူအရာမှာ မင်းတို့ ဂျာမန်လူမျိုးတွေ နောက်ကို ဘာပဲပြောပြော ငါ မယုံတော့ဘူးဟူသော အမူအရာမျိုး ဖြစ်လေသည်။

အမေရိကန်ပြည်တွင် ဂျာမန်များအပေါ်သို့ အမျိုးမျိုးစွပ်စွဲချက်

များ ထုတ်နေကြလေသည်။ ဤအတောအတွင်းတွင် ဂျာမန်ရေငုပ် သင်္ဘောတစ်စင်းက အမေရိကန်သင်္ဘောတစ်စင်းကို နှစ်မြှုပ်ပစ်လိုက် လေရာ အမေရိကန်ပြည်တွင် ပွက်ပွက်လှုပ်သွားကြလေသည်။ အမေရိကန်သတင်းစာတို့တွင် ဂျာမန်တို့ကို များစွာ ပြစ်တင်ပြောဆို ရေးသားကြ၏။ ဂျာမန်ရေငုပ်သင်္ဘောများ၏ ရမ်းကားခြင်းတို့ကို အကျယ်ချဲ့၍ ရေးသားကြသည်။ ရေကြောင်းတပ်မတော်မှူးကြီး တားပစ် မှာ ရှေးက မည်ကဲ့သို့ပင် အရာရာမျိုးတွင် လျှို့ဝှက်စွာ ပြုလုပ်ခဲ့သော် လည်း ယခုမှာမူ သန်းခေါင်ထက် ညဉ့်မနက်ပြီဟူသော သဘောမျိုး ပေါက်နေ၏။ ရေငုပ်သင်္ဘောများနှင့် ရန်သူတို့ကို တွန်းလှန်မဖြိုဖျက်လျှင် ဂျာမနီ အခက်အခဲနှင့် တွေ့ရတော့မည်ကို ယုံကြည်သည်။ သို့နှင့် မိမိ ကြံစည်ထားသော အကြံအစည်ကို ထမြောက်အောင် ကြံစည်ပြုလုပ်မည် ဟု စိတ်ပိုင်းဖြတ်ထားလေသည်။ ဘာလင်မြို့တွင် အမေရိကန်သတင်းစာ တိုက်ကြီးတစ်တိုက်မှ ဂုဏ်သရေရှိ သတင်းထောက်ကြီးတစ်ယောက် ရှိသည်။ ၎င်း သတင်းထောက်ကြီးသည် ဂျာမန် ရေငုပ်သင်္ဘောများနှင့် ပတ်သက်၍ အမေရိကန် သတင်းစာအားလုံးတွင် ဂျာမန် ရေငုပ်သင်္ဘော များ၏ အကြောင်းကို အမျိုးမျိုး ချဲ့ထွင်ရေးကြလေသည်။ ဂျာမန်အစိုးရ က လျှို့ဝှက်စွာလာသော အရာများပင် ၎င်းသတင်းစာများတွင် ပါနေ၏။ အစိုးရမှာ မကြံတတ်အောင်ဖြစ်နေသည်။ ဤ လျှို့ဝှက်သော အရာများ ကို မည်သို့နည်းနှင့် သိပါလိမ့်မည်နည်းဟု တောင်တွေးမြောက်တွေး တွေးကြရသည်။ သူလျှို့များကိုလွှတ်၍ စုံစမ်းခိုင်းမည့်အလုပ်တွင် စုံစမ်း ခိုင်း၍ အပိုပင်ဖြစ်မည်ဟု ရေကြောင်းတပ်မတော်မှူးကြီး တားပစ်က ပြောပြလေသည်။ မိမိကိုယ်တိုင် ဤသတင်းများကို ပေးလိုက်ကြောင်း၊ သို့မှသာလျှင် ဂျာမန်ရေငုပ်သင်္ဘောများ ဆောက်လုပ်ရေးနှင့် ပတ်သက်၍ ကမ္ဘာက သိမည်ဖြစ်ကြောင်း၊ သိပြီးသောအရာတစ်ခုကို ဂျာမန်အစိုးရ

သည် ဆက်မလုပ်ဘဲမနေနိုင်၊ ဆက်၍ လုပ်သွားရတော့မည်သာ ဖြစ်ကြောင်း၊ အစိုးရကို စိတ်မချရသည့်အတွက်ကြောင့် မိမိသည် ဤသတင်းကို တမင် လွှင့်လိုက်ရကြောင်း၊ သတင်းကို လွှင့်လိုက်သဖြင့် မိမိကို သေဒဏ်ပေးလိုလျှင် ၎င်းပေးသောဒဏ်ကိုခံရန် အဆင်သင့်ရှိကြောင်း ... စသည်ဖြင့် ပြန်ပြောလေသည်။ သို့နှင့် ဂျာမန်အစိုးရသည် ရေငုပ်သင်္ဘောလက်နက်ကို ဆက်လက်အသုံးမပြုဘဲ မနေနိုင်တော့ဘဲ မျက်စိကိုစုံမှိတ်၍ ဆက်လက် အသုံးပြုနေရသည် ဖြစ်တော့၏။

ဂျာမနီကို အကျိုးရှိစေနိုင်မည့် စစ်သတင်းများကို အမေရိကန်သို့ သံကြီးရိုက်ရန်အတွက် အထက်လူကြီးများက ကျွန်ုပ်အား တာဝန်လွှဲထားပြန်သည်။ သို့သော် အင်္ဂလိပ်တို့သည် အတိုင်းတိုင်းအပြည်ပြည်သို့ ရိုက်သော သံကြီးတို့ကို ၎င်းတို့အုပ်စိုးလျက်ရှိသည်။ သို့နှင့် ဘာလင်က ပို့သမျှ ကြေးနန်းသတင်းများသည် လန်ဒန်မှဖြတ်၍ ဖတ်လေသည်။ လျှို့ဝှက်စကားလုံးများ ထွင်ရာတွင် ကျွမ်းကျင်လိမ္မာသော ပုဂ္ဂိုလ်တစ်ဦးနှင့် ကျွန်ုပ်သည် အဆက်အသွယ်ပြု၍ အင်္ဂလိပ်တို့မဖတ်နိုင်သော စကားလုံးများကို ထွင်လိုက်လေသည်။ ဤအခါကျမှ ဂျာမနီကို အကျိုးရှိစေနိုင်သည့်သတင်းတို့ကို အမေရိကန်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ပို့နိုင်တော့သည်။

သို့သော် ဤသတင်းများကို ဂျာမန်အစိုးရ၏ နာမည်နှင့် ပို့၍ မရ၊ ဘာလင်မြို့ရှိ အမေရိကန်မှ အမေရိကန်စစ်အတိုင်ပင်ခံတစ်ဦး၏ နာမည်နှင့် ပို့ရလေသည်။ အမေရိကန်သတင်းစာတိုက်များက ၎င်းသတင်းများသည် အမေရိကန် စစ်အတိုင်ပင်ခံထံမှလာသည်ဟု အထင်ရှိကြသည်။ စင်စစ်မှာ ဤသတင်းများ ပို့လွှတ်လိုက်သည်ကို ၎င်းအမေရိကန်ကိုယ်တိုင် မသိရှာချေ။ ၎င်းကိုယ်တိုင် ပို့လိုသောသတင်းများကို ကျွန်ုပ် မေတ္တာရှိ ပို့ပေးပါမည်ဟု ပြောဆိုကာ ကျွန်ုပ်ပို့လိုသော သတင်းများနှင့် ပူးတွဲလျက် တစ်ပါတည်း ပို့လိုက်လေသည်။ စစ်အတိုင်

ပင်ခံလုပ်သူမှာ ၎င်းပို့လိုသောသတင်းများကိုသာ ပို့လိုက်သည်ဟု ထင်နေ၏။ ကျွန်ုပ်ပို့လိုသော သတင်းများလည်း တစ်ပါတည်းပါသွားသည်ကို မသိရှာချေ။ လန်ဒန်မှလည်း အမေရိကန်စစ်အတိုင်ပင်ခံ၏ နာမည်နှင့်ဖြစ်သောကြောင့် အနည်းငယ်မျှ ယုန်ထင်ကြောင်ထင်မထင်ချေ။ ဤသို့သောနည်းဖြင့် ရက်သတ္တအပတ်ပေါင်းများစွာ ကြာသွားသည်။ အမေရိကန်သတင်းစာများ၏ အာဘော်သည်လည်း ရှေးကကဲ့သို့ ဂျာမန်အပေါ်တွင် မကြမ်းတမ်းတော့ချေ။ ကျွန်ုပ်မှာ မိမိ၏အလုပ်အောင်မြင်လျက်ရှိနေသောကြောင့် များစွာ ဝမ်းသာအားရဖြစ်မိသည်။

သို့သော် အမေရိကန်စစ်အတိုင်ပင်ခံအရာရှိကို အမေရိကမှ ရုတ်တရက် ပြန်ခေါ်လိုက်သည်။ ၎င်း၏နေရာကို ဆက်ခံသူသည် အမေရိကန်သို့ ရိုက်ကြားရန်ရှိသော သတင်းများကို ကျွန်ုပ်အား မပေးအပ်တော့ချေ။ သို့နှင့် ကျွန်ုပ်ပို့လိုသောသတင်းများကို ယခု မပို့နိုင်တော့ပြီ။ အမေရိကသို့ ရုတ်တရက် ပြန်သွားရသော အရာရှိဟောင်းသည် ကျွန်ုပ်ပို့လိုက်သောသတင်းများကိုကြည့်လျက် အံ့အားအသင့်ကြီး သင့်နေတော့၏။ ယခု ကျွန်ုပ်၏ကလိမ်ဉာဏ်တွေ လုံးလုံးပေါ်လျက်ရှိချေပြီ။ တိုင်းပြည်၏အကျိုးအတွက် မည်သို့သော ကလိမ်ဉာဏ်ကို အသုံးပြုရစေကာမူ မဆုတ်မဆိုင်း အသုံးပြုမည်ပင်ဖြစ်၏။ သူတစ်ပါး၏တိုင်းပြည်ထက် မိမိတိုင်းပြည်ကို ပိုမိုချစ်ရသည်မှာ လူတိုင်း၏တာဝန်ဖြစ်သည်။ သို့နှင့် ကျွန်ုပ်၏ ကလိမ်များ ပေါ်လာသောအခါ ရှက်ရမည်၊ ကြောက်ရမည်ဟု မထင်မိချေ။ တိုင်းပြည် ကောင်းစားရေးအတွက် မည်သည့်နည်းနှင့်မဆို အသုံးတော်ခံမည်ဟု မိမိစိတ်ကို ပိုင်းဖြတ်ထားလိုက်သည်။



၁၉၁၅ ခုနှစ်စတွင် ဂျာမန်စစ်တပ်များမှာ မဟာမိတ်စစ်တပ်

တို့၏ ပစ်ခတ်သော ခဲယမ်းမီးကျောက်တို့ကို မခံမရပ်နိုင်သလောက် ဖြစ်နေလေသည်။ ၎င်း ခဲယမ်းမီးကျောက်တို့သည် အမေရိကန်ပြည်တွင် ပြုလုပ်၏။ မဟာမိတ်တိုင်းပြည်များတွင်ပြုလုပ်သော ခဲယမ်းမီးကျောက် များထက် များစွာ ကြောက်မက်ဖွယ်ကောင်းသည်။ ၎င်း ဤဘေးရန် ကြီးကို မနိုင်နိုင်အောင် တွန်းလှန်ဖြိုဖျက်ပါမည်ဟု ရဲဝံ့စွာ အာမခံလိုက် လေသည်။

အာမခံလိုက်ရငြားသော်လည်း ကျွန်ုပ်၏ခေါင်းထဲမှာ အကြံ စိုးစဉ်းမျှမရှိ။ ဘယ်ပုံဘယ်နည်းနှင့် ဤဘေးရန်ကြီးကို ဆီးတားရပါ မည်နည်းဟု စိတ်ထဲတွင် အတွေးပိုလေ စိတ်အိုက်လေဖြစ်တော့သည်။ သို့နှင့် သူလျှိုအမျိုးမျိုးကို စေလွှတ်၊ အဘက်ဘက်တွင် စုံစမ်းခိုင်းရာ နောက်ဆုံးတွင် မယ်လဘင်ရိုက်ဟုခေါ်သော အမေရိကန်တစ်ယောက် ကို သွား၍တွေ့၏။ ၎င်းက အမေရိကန်ခဲယမ်းမီးကျောက်တို့ကို ပြုလုပ် သော အလုပ်ရုံကြီးတစ်ခုတွင် အစုစပ်ဝင်ပိုင်ရှင်တစ်ဦးဖြစ်ကြောင်း၊ ဂျာမန်အစိုးရအလိုရှိသောကိစ္စတွင် ၎င်းကိုယ်တိုင် ထိထိရောက်ရောက် ကူညီပေးမည်ဖြစ်ကြောင်း၊ ကပ္ပတိန်ရင်ဘလင်အမေရိကန်မြေသို့ ဆင်းမိ သည်နှင့်တစ်ပြိုင်နက် ၎င်းသည် အဆင်သင့်စောင့်နေမည်ဖြစ်ကြောင်း စသည်ဖြင့် အားရှိဖွယ်စကားတို့ကို ဂျာမန်အရာရှိကြီးတို့ သဘောကျ နှစ်သက်အောင်ဆိုပေရာ 'ဟာ ... နေရာကျပြီ၊ ဒါမှ တို့လူပဲ'ဟု တညီ တညာတည်း ၎င်းအား ချီးကျူးကြပေ၏။ ကျွန်ုပ်၏စိတ်ထဲတွင် ထိုလူ၏ စကားများကို ယုံရမှာအခက်၊ မယုံရမှာအခက် ဖြစ်နေသည်။ သို့သော် စဉ်းစားနေရန် အချိန်မရှိပြီ။ နယူးယောက်မြို့သို့ ခရီးထွက်ရန်က ပိုမို အရေးကြီးနေသည်။ ရက်လည်း များစွာမရချေ။ ဝန်ကြီးချုပ်နှင့်တွေ့ဆုံ သည့်နေ့မှာ ၁၉၁၅ ခု၊ မတ်လ၊ ၂၀ ရက်၊ စနေနေ့မွန်းတည့်အချိန် ဖြစ် သည်။ ကျွန်ုပ်ထွက်ရမည့်နေ့မှာ တနင်္လာနံနက် ဖြစ်သည်။ ကျွန်ုပ်

ယခု ဆောင်ရွက်ရမည့်ဝတ္တရားမှာ အလျှင်းမလွယ်ကူချေ။ ဘေးရန်အမျိုးမျိုးနှင့် တွေ့လျက်ရှိ၏။ ယူနိုက်တက်စတိတ်၏ သမ္မတမင်း ဝီလဆင်ကိုယ်တိုင် မဟာမိတ်တို့ဘက်သို့ ယိမ်းယိုင်လျက်ရှိသည်။ ၎င်းက ကိုင်ဇာဘုရင်ကို ပြန်ကြားသောစာနှင့် ပြင်သစ်သမ္မတမင်းထံသို့ ပြန်ကြားသောစာကို နှိုင်းယှဉ်ကြည့်လျှင် သမ္မတဝီလဆင်၏ စိတ်သဘောကို ကောင်းစွာ သိနိုင်သည်။ ဂျာမန်သူလျှို့တို့၏ ဉာဏ်စွမ်းကြောင့် ဤ စာနှစ်စောင်လုံးသည် ကျွန်ုပ်၏လက်ထဲသို့ ရောက်နေသည်။ သို့နှင့် ဂျာမန်များအဖို့ ဘေးရန်မကင်းသော နယူးယောက်မြို့သို့သွားရန် အမျိုးမျိုးသော အကာအကွယ်တို့ကို ကျွန်ုပ် ကြံစည် စိတ်ကူးသွားရလေသည်။ ကျွန်ုပ်သည် ယခု ဂျာမန်လူမျိုး မဟုတ်တော့ချေ။ ဆွစ်ဇာလန်ပြည်သားတစ်ဦးကဲ့သို့ သဏ္ဍာန်ဆောင်ရသည်။ ကျွန်ုပ်၏ နာမည်မှာ အီမလီဘီဂတ်ချီဖြစ်သည်။

ဂျာမန်ရေကြောင်း ဗိုလ်တစ်ယောက်၏ ဇနီးလုပ်သူသည် ဆွစ်ဇာလန်ပြည်သူ ဖြစ်၏။ ၎င်းပြည်၏ ဓလေ့ထုံးစံအားလုံးကို ဤဇနီးဖြစ်သူ က ကျွန်ုပ်အား သင်ကြားပေးလိုက်၏။ ဆွစ်ဇာလန်ပြည်၌ရှိသော ၎င်း၏ မြို့ရွာဌာနကို ကျွန်ုပ်၏ မြို့ရွာဌာနကဲ့သို့ ပြောနိုင်သည်။ ၎င်းမိဘများ၏အိမ်ကို ကျွန်ုပ်၏ နေအိမ်ကဲ့သို့ ပြောနိုင်သည်။ ၎င်း၏ ဆွေမျိုးဉာတိ တူသားနှောင်မယ်တို့ကို ကျွန်ုပ်၏ ဆွေမျိုးဉာတိ တူသားနှောင်မယ်ကဲ့သို့ ပြောနိုင်သည်။ ကျွန်ုပ်၏ အဝတ်အထည်အားလုံးများအပေါ်တွင် နာမည်သစ်များကို ထိုးထားရသည်။ ထိုးထားသောချည်မှာ သစ်လွန်းသည်။ သူတစ်ပါးမရိပ်မိရအောင် ဒိုဘီပေးလိုက်ရသေး၏။ သို့နှင့် ပြင်ဆင်ဖွယ်ရှိသ၍ကို ကသုတ်ကရက်နှင့် ပြင်ဆင်ပြီးလျှင် ဘူတာရုံသို့ မော်တော်ကားဖြင့် ထွက်ခဲ့၏။ ချစ်လှစွာသော မယားသည် သည် ချစ်လှစွာသော သမီးငယ်ကလေးကို ရင်တွင်ပွေ့ပိုက်၍ ကျွန်ုပ်အား ဘူတာရုံသို့ လိုက်ပို့ရှာသည်။ လူတို့၏ကံသည် မည်သို့စီမံမည်ကို မပြောပြနိုင်။

ဤချစ်လှစွာသောမယားနှင့် သမီးငယ်ကလေးကို နောက်ဆုံး တွေ့ရခြင်း ပေလော။ ကျွန်ုပ်မှာ သေလူဖြစ်၏။ ၎င်းတို့နှင့် ပြန်တွေ့ရန်မှာ အမှန် ခဲယဉ်းသည်။ မယား၏ မျက်နှာ၊ သမီး၏ မျက်နှာကိုကြည့်၍ ကျွန်ုပ်၏ ရင်ထဲတွင် ရုတ်တရက် ဆို့တက်လာ၏။ မျက်စိများတွင် မျက်ရည်များ မှာ ရစ်ဝိုင်းစပြုလာပြီ။ သို့သော် ဤအခြင်းအရာကို မိန်းမလုပ်သူ မမြင် စေ့ပေ။ ၎င်းမှာ မိန်းမသားဖြစ်၍ အဆပေါင်းများစွာ ပိုမိုလွမ်းတလျက် ရှိ၏။ ယောက်ျား ခရီးထွက်ရမည့်ဆဲဆဲဖြစ်၍သာ ၎င်းမှာ မချိပြုံးပြုံး နေသည်ကို ကျွန်ုပ်သိ၏။ ပီယေဟိ ဝိပွယောဂေါဒုက္ခော ဆိုသောစကား သည် အလွန်မှန်သည်။ ချစ်သူနှင့် ကွေကွင်းရ၍ မည်သို့ပင် စိတ်ထဲတွင် ဆင်းရဲခြင်းဒုက္ခ ရောက်ရစေကာမူ တိုင်းပြည်၏အကျိုးကို သယ်ပိုးရွက် ဆောင်ရန် ဝတ္တရားက ရှိသေးသည်။ သို့နှင့် မယားနှင့် သမီးကလေးကို ခွဲကာ တဖြည်းဖြည်း ခုတ်ထွက်သွားသော ရထားပေါ်သို့ လိုက်ပါသွား ရချေတော့သည်။ သမီးငယ်ကလေးမှာ အဖေကို လက်ယပ်ခေါ်ကာ ကျန်နေခဲ့တော့၏။ အဘယ်လျှင် ၎င်း၏ ပျော်ရွှင်ပြုံးသော မျက်နှာ ကလေးကို ကျွန်ုပ်၏ တစ်သက်တွင် မေ့ပျောက်နိုင်တော့အံ့နည်း။



အခန်း - ၂

ဆေးလိပ်အရွယ်ခန့်သာရှိသော ဗုံးကလေးများ

ကျွန်ုပ်လိုက်ပါသွားသော ရထားပေါ်တွင် တော်ရာချောင်တစ်ခု တွင် ကုပ်၍ တိုင်းပြည်၏ ကြီးလေးသောအလုပ်ကို ချက်ချင်းပင် စတင် လုပ်ရလေသည်။ ကျွန်ုပ်၌ ရှိသမျှအချိန်တို့ကို အားလပ်ခွင့်အနည်းငယ် မှု မပေးနိုင်။ ကြီးလေးသောတာဝန်ကို ခံယူခဲ့သော သူတစ်ဦးတစ်ယောက် သည် အလုပ်နှင့် လက်နှင့်မပြတ်၊ အမြဲရှိစေရမည်။ အခြားတိုင်းပြည် များတွင် ဂျာမန်သူလျှိုများ လွတ်ထားဘိသကဲ့သို့ ဘာလင်မြို့တော်မှာ လည်း အင်္ဂလိပ်သူလျှိုများ၊ ပြင်သစ်သူလျှိုများ၊ အမေရိကန်သူလျှိုများ အမှန်ရှိမည်။ ကျွန်ုပ်သည် ဘာလင်မြို့တော်တွင် အတော် အကြံဉာဏ် ထက်သူတစ်ယောက်ဟု နာမည်ကြီးနေသူ ဖြစ်သည်။ ကျွန်ုပ် ဘာလင် ၌မရှိလျှင် ၎င်းသူလျှိုများသည် ဆိုင်ရာအသီးသီး အစိုးရတို့သို့ တိုင်ချက် ပေးကြပေမည်။ သို့နှင့် နယူးယောက်မြို့သို့ ကျွန်ုပ် သွားရောက်နေထိုင် သည်ကို မသိနိုင်ရန် မည်သို့မည်ပုံ ကြံဆောင်ရမည်နည်း။ နယူးယောက် မြို့မှလွဲ၍ အခြားမြို့များတွင် သွားရောက်နေထိုင်သည်ဟု အထင်ရှိနေ

ကြလျှင် ကျွန်ုပ်၏ကိစ္စ သာ၍အောင်မြင်ထမြောက်မည်။ လွန်ခဲ့သော ညက တစ်ညလုံးမအိပ်ခဲ့နိုင်။ မည်သို့ပြုလုပ်ရမည်နည်း မေးခွန်းကိုသာ မိမိကိုယ်ကို အဖန်တလဲလဲ မေးခဲ့၏။ အရုဏ်ကျင်း၍ အလင်းသို့ရောက် မှ ရုတ်တရက် အကြံတစ်ခုပေါ်လာသည်။ ဤအကြံအတိုင်း ရထားပေါ် တွင် ယခုစကား အလုပ်လုပ်ရလေပြီ။

အမေရိကတိုင်းပြည်မှလွဲ၍ အခြားအတိုင်းတိုင်းအပြည်ပြည် ဌိရှိသော ကျွန်ုပ်၏ သူငယ်ချင်းများထံသို့ ၎င်းတို့တိုင်းပြည်နှင့်ဆိုင်သော အရပ်ကားချပ်၊ ပို့စကတ်ကလေးတွေကို ကျွန်ုပ်၏ နာမည်နှင့် ဘာလင်မြို့ နေအိမ်သို့ အသီးသီးပို့ကြရန် စာရေးသား မှာကြားလိုက်သည်။ ၎င်းတို့ အား မည်သည့်လ၊ မည်သည့်နေ့ရက်လောက်တွင် ပို့ရမည်ဟု တစ်ဦး နှင့်တစ်ဦး နေ့ရက်ချင်းမတူအောင် ထည့်သွင်းရေးသားလိုက်လေသေး သည်။ ဥပမာ လန်ဒန်မြို့မှ သူငယ်ချင်းက ဧပြီလတွင် ပို့စကတ်ကလေး များကို ပို့လိုက်လျှင် ပါရစ်မြို့တော်မှ သူငယ်ချင်းက မေလတွင်ပို့ရမည်။ ဘီယာနားမှ သူငယ်ချင်းက ဇွန်လတွင်ပို့ရမည်။ ရောမမြို့မှ သူငယ်ချင်း က ဇူလိုင်လတွင် ပို့ရမည်ဖြစ်လေသည်။ အားလုံးသော ပို့စကတ်များမှာ ကျွန်ုပ်၏ နာမည်နှင့်ပို့ရမည်ဖြစ်သောကြောင့် ဧပြီလတွင် လန်ဒန်မြို့၌ ရှိမည်ဟူ၍လည်းကောင်း၊ ဇွန်လတွင် ဘီယာနားမြို့၌ရှိမည်ဟူ၍ လည်းကောင်း၊ ဇူလိုင်လတွင် ရောမမြို့၌ ရှိမည်ဟူ၍လည်းကောင်း အသီးသီး ထင်ကြပေလိမ့်မည်။ နယူးယောက်တွင် နေထိုင်သည်ဟူ၍ ကား မည်သူမျှ ထင်ကြမည်မဟုတ်ချေ။ ကျွန်ုပ်၏ ဤအကြံသည် ကောင်းစွာအောင်မြင်၏။ ဘာလင်မြို့တွင် ရှိသမျှသော သူလျှိုတို့မှာ ကျွန်ုပ်၏ အစအနကို အမှန်သတင်းရရန် ခဲယဉ်းလျက်ရှိကြ၏။ အချို့ က ကျွန်ုပ်သည် ရှိမ်းဆာရာပိုမောက်၍ ကိုယ်ပျောက်အတတ်ကိုများ ရနေသလောဟု တွေးဆကြလေသည်။

ကျွန်ုပ်သည် ဆွစ်ဇာလန်ပြည်သား တစ်ဦးတစ်ယောက်ကဲ့သို့ ခရီးထွက်လာရာ ဂျာမနီပြည်မှထွက်ခင် ခရီးအဆင့်ဆင့်တွင် ဂျာမန် စစ်အရာရှိတို့၏ စစ်ဆေးခြင်းကို မကြာခဏ ခံနေရလေသည်။ ကိုင်ဇာ ဘုရင်၏ လျှို့ဝှက်အထိမ်းအမှတ်ကလေးကို ၎င်းတို့အား ပြသလိုက်မှ ကြောက်ရွံ့တုန်လှုပ်သောမျက်နှာထားဖြင့် အလျင်အမြန် သွားခွင့်ပြုလိုက် ကြသည်။ ဤလက်မှတ်ကိုမပြမီ ကျွန်ုပ်အား ဆွစ်ဇာလန်ပြည်သားဟု တကယ်ထင်မှတ်နေကြခြင်းကို ထောက်လျှင် ကျွန်ုပ်၏ ရုပ်ဖျက်ခြင်း သည် များစွာ အောင်မြင်ခြင်းရှိသည်ကို ကောင်းစွာသိရသည်။

သမုဒ္ဒရာပင်လယ်သို့ သင်္ဘောဖြင့် ဖြတ်ကူးနေသည့်အတွင်း တွင် မဟာမိတ်တို့၏စစ်သင်္ဘောများက မကြာခဏ လာရောက်၍ ဂျာမန်လူမျိုးများ ပါ၏။ မပါ၏ကို စစ်ဆေးသည်။ ကျွန်ုပ်၏ ရုပ်ဖျက် ခြင်း ကောင်းခြင်းကြောင့် မဟာမိတ်အရာရှိတို့သည် ကျွန်ုပ်အား ဂျာမန် မှန်း မည်သူမှမသိချေ။ သို့နှင့် ရက်အနည်းငယ်ကြာသော် နယူးယောက် ဆိပ်ကမ်းသို့ ဆိုက်ရောက်လာလေသည်။ ဆိပ်ကမ်းအနီးအနားတွင် ဗြိတိသျှစစ်သင်္ဘောတစ်စင်း ကျောက်ဆူးချထား၏။ ၎င်း၏ နာမည်မှာ အက်ဆက်ဖြစ်သည်။ ၎င်းစစ်သင်္ဘောကို အုပ်ချုပ်သော ကပ္ပတိန်ဝပ်ဆင် နှင့် ကျွန်ုပ်မှာ စစ်မဖြစ်မီက များစွာ အကျွမ်းတဝင်ဖြစ်ဖူး၏။ ကျွန်ုပ် စီးနင်းလိုက်ပါလာသော သင်္ဘောပေါ်သို့ ၎င်းတက်၍စစ်ဆေးလာပါ လျှင် ကျွန်ုပ်ကို သိကြားဆင်း၍ ရုပ်ဖျက်ပေးစေကာမူ ၎င်းသည် ကျွန်ုပ် အား ကောင်းစွာမှတ်မိမည်ဖြစ်လေသည်။ ကျွန်ုပ်မှာ ရေထဲသို့ ရုတ်တရက် ခုန်ချ၍ ကမ်းသို့ တိတ်တဆိတ် ကူးသွားရတော့မည်လားဟု အောက်မေ့ မိ၏။ ကံအားလျော်စွာ ဗြိတိသျှစစ်သင်္ဘောမှ ရေကြောင်းစစ်သားများမှာ သေနတ်ပစ်ကျင့်နေကြသည်။ သို့နှင့် ကျွန်ုပ်တို့သင်္ဘောမှာ အချောင် လွတ်လာခဲ့၏။

နယူးယောက်မြေပေါ်သို့ ကျွန်ုပ်၏ ခြေချမိသည်နှင့်တစ်ပြိုင်နက် ကျွန်ုပ်ကို အဆင်သင့် လာရောက်ကြိုဆိုနေမည်ဆိုသော မယ်လ်ဘင်ရိုက်ဆိုသူကို လိုက်ရှာလေသည်။ ၎င်း၏ တစ်စွန်းတစ်စကို သင်္ဘောဆိပ်တစ်ခုလုံးတွင် မည်သည့်နေရာတွင်မှ ရှာ၍ မတွေ့ချေ။ ကျွန်ုပ်၏ စိတ်ထဲတွင် များစွာ အနှောင့်အယှက်ဖြစ်သွား၏။ ချိန်းထားပါလျက်နှင့် မတွေ့ရသည်ထက် အချိန်းအချက်မရှိဘဲနှင့် တစ်ယောက်တည်း ကိုယ်လွတ်သက်သက် ရုန်းရသည်က တော်သေးသည်။ အမျှော်လင့်ကြီးမျှော်လင့်လာသူ ကျွန်ုပ်မှာ မျှော်လင့်ချက်အတိုင်း နောက်ဆုံးတွင် မပြည့်စုံသောကြောင့် စိတ်ထဲတွင် အားငယ်သကဲ့သို့ ဖြစ်သွား၏။ ထိုသူသည် အမေရိကန်အစိုးရ၏ သူလျှိုများ ဖြစ်နေမလားဟု စိုးရိမ်နေပြန်သည်။ ငါ့အား မကူညီချင်လျှင်နေပါစေ၊ အနှောင့်အယှက်သာ မပေးပါစေနှင့် တော့ဟု ကြိတ်၍ ဆုတောင်းရ၏။

ဤမျှကျယ်ဝန်းလျက်ရှိသော မြို့ကြီးတစ်မြို့တွင် အပေါင်းအဖော်၊ အသိအကျွမ်းဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိခြင်းသည် အတော်ဆိုးရွားလှချေသည်။ ကုန်းတပ်ဘက်ဆိုင်ရာ ဂျာမန်စစ်အတိုင်ပင်ခံအရာရှိတစ်ယောက်၊ ရေတပ်ဘက်ဆိုင်ရာ ဂျာမန်အတိုင်ပင်ခံအရာရှိတစ်ယောက် ယူနိုက်တက်စတိတ်အစိုးရနှင့် တွဲဖက်ထားသည်။ ဤအရာရှိနှစ်ယောက်သည် ကျွန်ုပ်ကို ကောင်းစွာ တွေ့လိုကြမည်မဟုတ်။ အမေရိကန်ပြည်တွင် ဖြစ်ပျက်လျက်ရှိသော အရေးကိစ္စတို့သည် ငါတို့နှင့်သာ ဆိုင်သည်။ ဒီအကောင်က ငါတို့ပိုင် တိုက်အတွင်းသို့ ဘုမသိဘမသိနှင့် လာ၍ ကျယ်ရလေသလားဟု ၎င်းတို့ဂုဏ်ကို များစွာ ထိခိုက်နေသကဲ့သို့ အထင်ရောက်နေကြသည်။ သို့သော် ချိန်းထားသော သူနှင့် မတွေ့ရသော ကျွန်ုပ်မှာ အခြားမည်သူထံကိုမျှ သွားရန်မရှိချေ။ နောက်ဆုံးတွင် ၎င်းတို့ထံကိုပင် စိတ်မပျဲတပါနှင့် သွားရတော့၏။ သမုဒ္ဒရာ

ပင်လယ်ခြား၍ ဝေးလံသော အရပ်ဒေသမှလာသော မိမိတို့ တိုင်းသား တစ်ဦးကို အားပါးတရ နှုတ်ခွန်းဆက်သသင့်လှသည်။ ၎င်းတို့၏ အမှု အရာမှာ အေးစက်စက်နိုင်လွန်းလှသည်။ မချစ်သော်လည်း အောင့်ကာ နမ်း၊ မနမ်းသော်လည်း ပင့်သက်ရှူ ဆိုသော ရှေးထုံးစကားရှိသည်။ ဤအရာရှိနှစ်ဦးမှာ ဤရှေးထုံးစကား၏ အခြေအနေကိုပင် ရောက် အောင် ကျွန်ုပ်အား မပြုစုကြချေ။ သို့သော် ကျွန်ုပ်သည် ကြီးလေးသော တာဝန်ကြီးကို အောင်မြင်အောင် ထမ်းရွက်ပါမည်ဟု ကတိ တာဝန်ခံခဲ့ ရသူတစ်ယောက် ဖြစ်လေသည်။ သို့နှင့် လူတိုင်းနှင့် သင့်မြတ်အောင် ပေါင်းသင်းရမည်မှာ ကျွန်ုပ်၏ဝတ္တရားဖြစ်သည်။ ၎င်းတို့နှင့် ငါ အနည်း ငယ်မျှရန်မဖြစ်လို။ ၎င်းတို့အကြိုက်ကိုသာ နေရာတိုင်း၌ လိုက်၍ လုပ် ပေး၏။ သူ့သဘော လိုက်လျောညီညွှတ် ပေါင်းတတ်စွာ ဟူသော စကား ကို ကျွန်ုပ်မှာ လက်ကိုင်ထားရသည်။ ၎င်းတို့အား အထက်အစိုးရမှ သင့်တင့်သောဘွဲ့ထူးများကို မကြာမီ ပေးအပ်မည့်ပြင် ရာထူးများကို လည်း တိုးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း အစရှိသော သတင်းကောင်းများ ကို အမွန်းတင်ကာ ပြောလိုက်သောအခါကျမှ ၎င်းတို့၏ မျက်နှာများ သည် ရွှင်ပြုံးနူးညံ့လာကြတော့၏။ သူတို့၏ မျက်နှာများ ရွှင်ပြုံးလာမှ ကျွန်ုပ်၏ မျက်နှာလည်း ရွှင်ပြုံးနိုင်တော့သည်။

ထိုအရာရှိနှစ်ယောက်သည် အချင်းချင်း မသင့်မြတ်ကြချေ။ တစ်ယောက်ကိုတစ်ယောက် ဂုဏ်ပြိုင်နေသည်။ ၎င်းတို့လက်အောက် တွင် အမှုထမ်းနေသော အမှုထမ်းသားတို့မှာ ၎င်းတို့နှင့် ကောင်းစွာ ပန်မစားကြချေ။ ကျွန်ုပ်မှာ ဤမသင့်မတင့်ဖြစ်နေကြခြင်းများကို အတတ် နိုင်ဆုံးပပျောက်အောင် ပြုလုပ်ပေးရ၏။ ယခု ကျွန်ုပ် ဆောင်ရွက်ရမည့် အလုပ်ကြီးတွင် လူတိုင်းလူတိုင်း၏ အကူအညီကို အလိုရှိသည်။ သို့နှင့် အမေရိကန်တွင်ရှိသော အားလုံးသော ဂျာမန်တို့ သွေးစည်းကြရန်ကို

အထူးကြိုးစားလေသည်။ အကယ်၍ ကျွန်ုပ်၏ အကြံအထမမြောက်ဘဲ အမေရိကန်အစိုးရသိသွားလျှင် ကျွန်ုပ်အပေါ်သို့ လုံးလုံးပုံချရန် ကျွန်ုပ်၏ အထက်လူကြီးများကို ပြောကြားပြီး ဖြစ်လေသည်။ ကျရောက်လာမည့် အပြစ်ဒဏ်ကို လုံးလုံးခံမည်ဟူသော စိတ်ဇွဲ ကျွန်ုပ်မှာရှိသော်လည်း အချို့သော ဂျာမန်တို့၏စိတ်တွင် ရှိနိုင်မည် မဟုတ်ချေ။ သို့နှင့် ကျွန်ုပ်၏ တာဝန်နှင့် ကျွန်ုပ်ဆောင်ရွက်နေသည်ကို ၎င်းတို့အား အလျှင်းမသိစေ ဝံ့ချေ။ အစိုးရ၏ အမိန့်အာဏာကို အသုံးပြုကာ ၎င်းတို့ထံမှ လိုအပ်သော အကူအညီကို တောင်းရသည်။

နောက်တစ်နေ့နံနက်တွင် ဂျာမန်သံရုံးသို့သွား၍ ဂျာမန် သံ အမတ်နှင့် တွေ့ဆုံသည်။ ကျွန်ုပ်၏စိတ်ထဲတွင် ဤပုဂ္ဂိုလ်ကြီးထံမှ အကူအညီရမည်ဟု အထင်ကြီးသွားသည်။ အထင်နှင့်အမြင်မှာ ကွာခြား လှ၏။ ကျွန်ုပ်စိတ်တွင်း၌ ရှိသမျှအကြံကို ၎င်းက ဇွတ်အတင်း မေးလေ ရာ ကျွန်ုပ်ကလည်း ယုံယုံကြည်ကြည်နှင့် အားပါးတရ ပြောပြလိုက်၏။ ပြောပြသည့်အဆုံးတွင် များစွာသော စိတ်ပျက်ခြင်းနှင့် တွေ့ရသည်။ ဟာ မောင့်အကြံက ဆန်ကောလောက်မှ ဇောက်မနက်ဟု သီးသီးရင့်ရင့် ကျွန်ုပ်အား ပြော၏။ ကျွန်ုပ်၏စိတ်ထဲတွင် ၎င်းသည် သူရသတ္တိနည်း၍ ဤသို့ပြောသလောကို ဝေခွဲ၍မရနိုင်။ သို့နှင့် ၎င်း၏ထံတွင် များစွာ အချိန်မကုန်စေဘဲ မိတ်ဆွေကောင်းရှာရန် မြို့လယ်လမ်းမကြီးသို့ ထွက်ခဲ့ ရပြန်သည်။

ကျွန်ုပ် သွားရောက်တွေ့ဆုံရန် ဂျာမန်အရာရှိတစ်ယောက် ရှိ သေးသည်။ ၎င်းသည် ကွန်ဆာအရာရှိ ဖြစ်သည်။ အသက်အရွယ် အားဖြင့် ကြီးရင့်ပြီး ဖခင်သည် သားငယ်အား အကြံကောင်း ဉာဏ် ကောင်းကို ချိုသာသောစကားဖြင့် စိတ်ရှည်လက်ရှည် ပေးအပ်သကဲ့သို့ ဤပုဂ္ဂိုလ်ကြီးသည် ကျွန်ုပ်အား အကြံကောင်းဉာဏ်ကောင်းတို့ကို

ပေးပေး၏။ ယခုမှ ကျွန်ုပ်မှာ စိတ်အေးချမ်းသာခြင်းကို ရတော့သည်။ ၎င်း၏အကူအညီဖြင့် အမေရိကန် ဂျာမန်တစ်ယောက်နှင့် အသိအကျွမ်း ဖြစ်ရသည်။ ၎င်းသည် ခဲယမ်းမီးကျောက်တို့ကို လုပ်သော အလုပ်ရုံ ပိုင်ရှင်တစ်ဦးဖြစ်သည်။ များမကြာမီ ကျွန်ုပ်တို့သည် အလွန်ခင်ခင်မင်မင် ဖြစ်လာကြ၏။ ၎င်း၏ထံမှတစ်ဆင့် ခဲယမ်းမီးကျောက်နှင့် သက်ဆိုင် သမျှ အကြောင်းအရာတို့ကို တစ်စတစ်စနှင့် အားလုံး သိရလေသည်။ ခဲယမ်းမီးကျောက် အလုပ်ရုံ မည်၍ မည်မျှရှိကြောင်း၊ မဟာမိတ်ထံသို့ လစဉ်ရောင်းချသော ခဲယမ်းမီးကျောက်တန်ချိန်မှာ မည်မျှအထိရှိကြောင်း၊ ၎င်းခဲယမ်းမီးကျောက် ရောင်းချခြင်းအတွက် အမေရိကန်တိုင်းပြည်၏ စိတ်သဘောသည် မည်သို့ရှိကြောင်း ... စသည်တို့ကို သိရသည်။ ၎င်း၏ ပါးစပ်ကပြောရုံမျှနှင့် ကျွန်ုပ်သည် မကျေနပ်သေး။ မိမိကိုယ်ကို အမျိုးမျိုးသော ရုပ်ခွဲနာမ်ခွဲလုပ်၍ အလုပ်ရုံတိုင်းကို သွားသည်။ အလုပ်ရုံ ပိုင်ရှင်တို့မှာ ခဲယမ်းမီးကျောက်ဝယ်မည့် ကိုယ်စားလှယ်ကြီး ထင်မှတ် သောကြောင့် အလုပ်ရုံတွင်းရှိ ကြည့်ဖွယ် ရှုဖွယ် သိဖွယ်တို့ကို အားလုံး စေ့စုံအောင် လိုက်ပြကြသည်။ ကျွန်ုပ် တစ်ယောက်တည်းသာမသွားဘဲ ဉာဏ်သွက်လက်ထက်မြက်သော အဖော်တစ်ယောက်ကို ခေါ်သွားလေ့ ရှိသည်။ အလုပ်ရုံပိုင်ရှင်များ ပြသပြောဆိုသည်ကို ကျွန်ုပ်တို့ ၃ ယောက် သည် စိတ်ထဲတွင် အသေအချာမှတ်ခဲ့ကြသည်။ လုံခြုံသောနေရာသို့ ရောက်သည်နှင့်တစ်ပြိုင်နက် စိတ်တွင်မှတ်ခဲ့သမျှကို စာအုပ်တွင် တစ်ခု မကျန် ပြန်လည်ရေးသားထားလိုက်၏။

မဟာမိတ်တို့နှင့် ငွေပေးငွေယူ အဆက်အသွယ်လုပ်ပုံ၊ ရက် သတ္တတစ်ပတ်တွင် မဟာမိတ်သင်္ဘောများ ဘယ်နှစင်းအထိ တင်ယူပုံ၊ မည်သည့်ဆိပ်ကမ်းမှ သင်္ဘောများထွက်၍ မည်သည့်ပင်လယ်ခရီးဖြင့် ယူဆောင်သွားပုံ ... စသည်တို့ကို စာဖြင့်တစ်မျိုး၊ ပုံကားချပ်တို့ဖြင့်

တစ်သွယ် သေချာစွာ စီမံထားလေသည်။ အိတလီသည် ယခုအထိ ကြားနေနိုင်ငံဖြစ်၏။ ဂျာမနီပြည်နှင့်တကွ နယူးယောက်မြို့ရှိ ဂျာမန်သံ အမတ်ကြီးသည် အိတလီပြည်ကို များစွာယုံစား၏။ မည်သည့်အခါမျှ ဂျာမန်၏တစ်ဖက်မှ စစ်ထဲသို့ ဝင်လိမ့်မည်မဟုတ်ဟု ယုံကြည်နေကြ သည်။ သို့သော် အမေရိကန် ခဲယမ်းမီးကျောက် အလုပ်ရုံများတွင် အိတလီချက်လက်မှတ်များကို မြောက်မြားစွာ တွေ့ရသည်။ ကျွန်ုပ်၏ မျက်စိဖြင့် ဒိဋ္ဌမြင်ရသည်ကား မဟုတ်။ ကျွန်ုပ်၏မိတ်ဆွေ အလုပ်ရုံ ပိုင်ရှင်ထံမှ တဖြည်းဖြည်း သိရလေသည်။ ၎င်းပြင် အမေရိကန်အစိုးရ၏ စိတ်သဘောကိုလည်း ဤမိတ်ဆွေထံမှပင် ရှေးက သိပြီးသည်ထက် ပိုမိုသိရလေသည်။ အမေရိကန် ခဲယမ်းမီးကျောက်များကို အင်္ဂလိပ်၊ ပြင်သစ်၊ ရုရှား၊ အိတလီ၊ အမေရိကန်တို့ စုပေါင်း၍ အသုံးပြုတိုက်ခိုက် လျှင် ဂျာမနီမှာ စစ်ရှုံးရန်သာရှိတော့သည်။ အိတလီနှင့် အမေရိကန်၏ စိတ်သဘောကို ကျွန်ုပ်သည် ကြိုတင်၍ ဂျာမနီသို့ အကြောင်းကြားထား လိုက်သည်။ ဂျာမန်အရာရှိကြီးများမှာ ဤသို့ ကြိုတင်၍ သိရသော ကြောင့် စစ်ခင်းစစ်ကျင်းတို့ကို ရှေးကထက် ပိုမိုပြင်ဆင်ရ၏။ ကျွန်ုပ်မှာ လည်း ခဲယမ်းမီးကျောက်တို့၏ ဘေးရန်ကို ရှေးကထက် ပိုမိုတွန်းလှန် ဖြိုဖျက်လာလို၏။ အမေရိကန်နှင့် အိတလီတို့၏ စိတ်သဘောကို သိရ လေလေ ဤကြောက်မက်ဖွယ်သော ဘေးရန်ကြီးကို ကာကွယ်လိုသော အလိုဆန္ဒ ကြီးရင့်လာလေလေ ဖြစ်တော့သည်။

နယူးယောက်တွင် ကျွန်ုပ်သည် ဆွစ်ဇာလန်ပြည်သားကဲ့သို့ ဟန်ဆောင်နေရန် မလို။ ကြားတိုင်းပြည်ဖြစ်သော ယူနိုက်တက်စတိတ် တွင် ဂျာမန်တို့သည် လွတ်လပ်စွာ သွားလာနေထိုင်နိုင်၏။ ဆွစ်ဇာလန် ပြည်သားတစ်ဦးကဲ့သို့ ဟန်ဆောင်နေဆဲတွင် ဂျာမန်လူမျိုးမှန်း အင်္ဂလိပ် တစ်ယောက်ယောက်၊ အမေရိကန်တစ်ယောက်ယောက် သိသွားလျှင်